



**ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး (ဗဟို)၊ နိုင်ငံရေးနှင့် စည်းရုံးရေးကော်မတီ၊ ပညာပေးရေးနှင့် ဖွဲ့စည်းတည်ဆောက်ရေးလုပ်ငန်းကော်မတီမှ ထုတ်ဝေသည်။**

## သင်္ဂဟဒုတိယအပိုင်း

- ၁. အယ်ဒီတာအာဘော် ..... ၂
- ၂. ခွန်အံ့ယုန်-ကညီဒီကလုာ်စာဖိုင်ကရ၊ ကရ၊ခိန် ပဒိန်စီကွဲထူဝု အတိာ်ကတိာ်လီထာ်ဖဲ ၂၇၆၃ နံန်  
သလုာ်လီထာ် (၁) သီ ကညီနံန်ထီာ်သီ အမုာ်နံၤ ..... ၃
- ၃. ကညီဒီကလုာ်တိာ်ပာ်ဆါပွဲထီာ် (၇၅) နံန် အမုာ်နံၤ ခွန်အံ့ယုန်-ကညီဒီကလုာ်စာဖိုင်ကရ၊ ကရ၊ခိန် ပဒိန်စီကွဲထူဝု  
အတိာ်ကတိာ် ..... ၆
- ၄. ၇၅ နံန် ကညီတိာ်ပာ်ဆါ နံန်တိာ်မုာ်နံၤ (ထါ)..... ၉
- ၅. မြန်မာတပ်မတော် အဆိပ်သီးစားပြီး သုံးနှစ်ကြာသော်..... ၁၀
- ၆. ဆက်လက်ချီတက် (ကဗျာ)..... ၁၁
- ၇. ခွန်အံ့ယုန်-ကညီဒီကလုာ်စာဖိုင်ကရ၊ လီာ်ခါာ်သး ပုာ်ကတိာ်တိာ်ပာ် ပဒိန်စီကွဲထီာ်နံ အတိာ်ကတိာ်ဖဲ ၂၀၂၄ နံန်  
ခရံာ်နံန်ထီာ်သီမုာ်နံၤ ၂၀၂၄ နံန် လါယနူအါရံၤ ၁ သီ..... ၁၂
- ၈. ကေအိန်ယု-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေ၌ ၂၀၂၃ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော  
တိုက်ပွဲစာရင်းချုပ်..... ၁၄
- ၉. စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွလက်တွဲ  
တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း..... ၁၅
- ၁၀. ခွန်အံ့ယုန်-ကညီဒီကလုာ်စာဖိုင်ကရ၊ လီာ်ခါာ်သး (၉) ဝိတဝိစာၤလွဲာ်သီ ခိန်နာ်တိာ်မာ်လီ..... ၁၆
- ၁၁. ကိာ်ရုာ်ချာ်လွံာ်ထုာ် ခိကရဲး ၂၄ ဝိတဝိ ခိန်နာ်လါတိာ်ဃုထာ ထီာ်အီတဖာ်..... ၁၇
- ၁၂. ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏  
လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစား များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် သေဆုံးမှုများ စာရင်း..... ၁၈
- ၁၃. ကညီတိာ်ပာ်ဆါအိန်မုာ်ဒဲးအဃိ ပပုာ်ကလုာ်အိန်မုာ်ဒဲး (ထါ)..... ၁၈



# ■ t , f D w m t m a b m ■

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၁) ရက်နေ့သည် (၂၇၆၃) နှစ်မြောက် ကရင် နှစ်သစ်ကူးနေ့ နှင့် ဇန်နဝါရီလ (၃၁) ရက်နေ့သည် ကရင်အမျိုးသားလက် နက်ကိုင်တော်လှန်ရေးရဲ့ (၇၅) နှစ်မြောက်နေ့ဖြစ်ပါတယ်။ နှစ်သစ်နှင့်အတူ ၇၅နှစ်တာ တော်လှန်ဖြတ်သန်းမှုကာလအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေး တိုင်းပြည်နှင့်လူမျိုးအတွက်အသက်၊ သွေး၊ ကိုယ်အင်္ဂါ၊ ခွန်အား၊ ဥစ္စာနေများစွာကိုပေးဆပ်ခဲ့ကြတဲ့ ကရင်အမျိုးသား ခေါင်းဆောင်များ၊ ရဲဘော် များ၊ ကရင်အမျိုးသားများနှင့် ပြည်သူလူထုများ အားလုံးကို လေးစားစွာဖြင့် ဂုဏ်ပြုဦးညွှတ်ရင်း သမိုင်းမော်ကွန်းကိုရေး ထိုးလိုက်ပါတယ်။ စစ်မြေပြင်မှာ တိုက်ပွဲဝင် နေကြတဲ့ ကရင်အမျိုးသား ခေါင်းဆောင်များ၊ တပ်မှီလ်တပ်များ၊ တပ်ဖွဲ့ဝင်များ၊ ရဲဘော်များ၊ မျိုးချစ် တော်လှန်ရေးအဖွဲ့ဝင်များအားလုံး အားအင် ခွန်အားပြည့်ဝလျက်ဘေးအန္တရာယ်အဝဝမှကင်းဝေးစေပြီးကရင်ပြည်သူလူထု တရပ်လုံး စိတ်ဓာတ်ခွန်အားပြည့်ဝကာ တော်လှန်ရေးတာဝန်ကို ထမ်းရွက်နိုင် ကြပါစေ.....

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ဦးအောင်မှုဖြင့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ တနိုင်ငံလုံးမှာရှိတဲ့ ကရင်လူမျိုးတွေ၊ နေရာ ဒေသအနှံ့အပြား၊ ရွာအများအပြားမှာ ကရင်လူထု ၄ သိန်း ကျော်ဟာ ကရင်လူ မျိုးတို့ရဲ့ လိုလားချက်တွေကို စုစည်းငြိမ်ဝပ်စွာနဲ့ လမ်း မတွေ့မှာ တောင်းဆိုချက် (၄) ရပ်ဖြစ်တဲ့ (၁) ကရင်ပြည်ချက်ခြင်းပေး၊ (၂) ကရင်တကျပ်ဗမာတကျပ် ချက်ခြင်းပြု၊ (၃) လူမျိုးရေးအဓိကရုဏ်းအ လိုမရှိ၊ (၄) ပြည်တွင်းစစ်အလိုမရှိ တို့ကို ကိုင်စွဲပြီး ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။ အဆိုပါတောင်းဆိုချက် (၄) ချက် မှာ ကရင်အမျိုးသားများတို့ လိုချင်သော လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ တန်းတူ ရေးအတွက် အချက် (၂) ချက်ပါဝင်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ အုပ်ချုပ် သူ ဖဆပလ အစိုးရမှ ကရင်အမျိုးသားတို့ရဲ့ တောင်းဆိုချက်ကို မဖြေရှင်းပေး ဘဲ ကရင်အမျိုးသားတို့ရဲ့ နေထိုင်ရာ မြို့၊ ရွာဒေသများတို့ကို ဝင်ရောက်တိုက် ခိုက်သတ်ဖြတ်မီးရှို့သည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဟာ ကရင်အမျိုးသားများတို့ကို ကာကွယ်ဖို့အတွက် ဖိနှိပ်ချုပ်ခြယ်မှုတွေကနေ လွတ်မြောက်ဖို့၊ လွတ်လပ်မှု၊ တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့နဲ့ တိုင်း ပြည်ထူထောင်နိုင်ဖို့အတွက် လက်နက်စွဲကိုင် ခုခံတော်လှန်တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်လက်နက်ကိုင်တိုက်ပွဲစတာနဲ့ တချိန်တည်းမှာဘဲ လက်နက်ကိုင် တော်လှန်ရေးလုပ်မယ်ဆိုရင် နိုင်ငံရေးလမ်းစဉ်မရှိဘဲနဲ့ လက်နက်ကိုင်တိုက် မယ်ဆိုရင် သူပုန်သာသာ၊ မါးမြဲသာသာလောက်ဘဲ ဖြစ်နေမှာဖြစ်တဲ့အတွက် ၁၉၅၆ ခုနှစ် တွင် ကျင်းပပြုလုပ်တဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မောက်ကွန်ကရက်မှာ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့် အဝရှိတဲ့ ပြည်နယ်ပေါင်းစု ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့အတွက် အမျိုးသား ဒီမိုကရေစီ တော်လှန်ရေးဆိုတဲ့ နိုင်ငံရေးလမ်းစဉ်နဲ့ လုပ်ငန်းစဉ်ကို ချမှတ်ခဲ့ကြ တာဖြစ်ပါတယ်။ ဒီနိုင်ငံရေးလမ်းစဉ်နဲ့ လုပ်ငန်းစဉ်ဟာ ၁၉၄၈ ခုနှစ်

ဖေဖော်ဝါရီလ (၁၁) ရက်နေ့မှာ ကရင်အမျိုးသားတို့ ဆန္ဒဖော်ထုတ်ပြသတောင်း ဆိုခဲ့ကြ တဲ့ အချက် (၄) ချက်ကို အခြေခံတာဖြစ်ပါတယ်။

"ဖက်ဒရယ်" ဆိုတဲ့ ဝေါဟာရကို မြန်မာတပ်မတော်မှ ခွဲထွက်ရေး တိုင်းပြည်အစိပ်စိပ်အမွှာမွှာ ကွဲသွားမယ်ဆိုပြီး အဓိပ္ပါယ်ဖွင့်ဆိုကာ တိုင်း ပြည်အာဏာကိုသိမ်းပြီး စစ်အုပ်ချုပ်ရေးပုံစံအမျိုးမျိုးဖြင့် အုပ်ချုပ်ခဲ့ကြ တာဖြစ်ပါတယ်။ လွတ်လပ်ရေးရပြီး နှစ် (၇၀) ကျော်အတွင်းရှိခဲ့တဲ့ မြန်မာ နိုင်ငံဟာ စစ်တပ် (တပ်မတော်) ကနေ စစ်အာဏာရှင်ရဲ့ ပုံစံအမျိုးမျိုးနဲ့ ဝေလည် လည့်ပတ်အုပ်ချုပ်ခဲ့တာ နှစ်ပေါင်း (၅၀) ကျော်ကြာခဲ့ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံရှိ ပြည်သူတွေဟာ နှစ်ပေါင်း (၅၀) ကျော်ကြာအ ကြောက်တရားအောက်က ဆင်းရဲဒုက္ခကြီးစွာနဲ့ ရှင်သန်နေထိုင်ဖြတ်သန်း ခဲ့ရတာဖြစ်ပါတယ်။ စစ်တပ် (တပ်မတော်) ရဲ့မှားယွင်းတဲ့ နိုင်ငံရေးအဓိ ပ္ပါယ် နဲ့ မိုင်းတိုက်ဝါဒဖြန့် ရိုက်သွင်းခဲ့မှုကြောင့် ဗမာလူမျိုးတွေအနေနဲ့ ဖက်ဒရယ်ဆိုသော စကားရပ်ကို ကြောက်စရာဝေါဟာရတရပ်အဖြစ် သမို ဉ်စွဲသလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့ဒီအချိန်မှာ တတိုင်းပြည်လုံးက မြန် မာစစ်တပ် (တပ်မတော်) ကလွဲပြီး ဖက်ဒရယ်ရဲ့ ဝေါဟာရအဓိပ္ပါယ်ကို ကောင်းစွာသိရှိနားလည်လက်ခံပြီး တိုင်းပြည်ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးအတွက် အာဏာရှင်အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး ဖက်ဒ ရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ လိုအပ်တယ်ဆိုတာ လက် ခံလာကြပြီးဖြစ်ပါတယ်။

ကရင်တော်လှန်ရေးဟာ ကရင်အမျိုးသားတော်လှန်ရေးဖြစ်ပါတယ်။ ကရင်တော်လှန်ရေးဟာ ကရင်အမျိုးသားလုံးနဲ့ သက်ဆိုင်တဲ့ တော်လှန် ရေးပဲဖြစ်ပါတယ်။ ကရင်လူမျိုးတို့ရဲ့ လိုလားချက်များဖြစ်တဲ့ အမျိုးသား မျှော်မှန်းချက်နဲ့နိုင်ငံရေးရည်မှန်းချက်ပြည့်ဝစေရန်ဆောင်ရွက်အကောင် အထည်ဖော်ဖို့က ကရင်အမျိုးသားလုံးရဲ့ တာဝန်ပဲဖြစ်ပါတယ်။ ကရင် တော်လှန်ရေး အမြန်ဆုံး အောင်ပွဲဆင်နိုင်ရေးမှာ အဓိကအကျဆုံးက တော့ ကရင်တွေက ကရင်မှန်းသိရှိကြပြီး စည်းလုံးညီညွတ်မှုအပေါ်မှာ အခြေခံကာ ကရင်အမျိုးသားများ အတူတကွ ပူးပေါင်းတော်လှန်တိုက်ပွဲ ဝင်ဖို့ဖြစ်ပါတယ်။ ကရင်အမျိုးသားရေးအတွက် ဆောင်ရွက်နေတယ်လို့ မိမိကိုယ်ကို သတ်မှတ်ထားတဲ့ ကရင်အဖွဲ့အစည်းတိုင်း၊ ကရင်လက်နက် ကိုင် အဖွဲ့အစည်းတိုင်း၊ ၁၉၄၉ ခုနှစ်ကလုပ် ပြန်လည်ပေါင်းစည်းညီညွတ် ဖို့လိုအပ်ပါတယ်။ ကရင်ကံကြမ္မာကို အဆုံးအဖြတ်ပေးမှာ ဖြစ်ပါတယ်။

ကရင်အမျိုးသားများအနေနဲ့ နှစ်သစ်နှင့်အတူ ကေအဲန်ယူက ချမှတ် ပေးထားတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်အောက် လွတ်လပ်မှု၊ တန်းတူညီမျှမှု နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ကော်သူးလေကို တည်ထောင် ခြင်းဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီးကို တည်ဆောက်နိုင် ပါစေကြောင်း.....





# ခွဲအုပ်ယူနိုက်တက်ကလောင်စာဖွဲ့ကရားကရားခို ပဒိန်စီမံကွဲထူ့ အတက်ကတိလီတော်ဖဲ ၂၇၆၃ နှံ သလှလီထီၣ် (၁) သီ ကညီနံထီၣ်သီ အမုာ်နံ

## ပပုကလုာ်ကညီဖိလၢ တၢ်အဲၣ်အိၣ်ခဲလၢာ်သ့ၣ်သ့ၣ်၊ ပုအဲၣ်ကလုာ်ပၢ်ဆၢတၢ်ဖိ ခဲလၢာ်သ့ၣ်သ့ၣ်၊

တနံအံၤ ပလဲၤခိဖျိဝဲဒၣ် (၂၇၆၂) နှံ ကညီနံထီၣ်သီဒီး နုာ်လီၤဘၣ်ပဝဲဆူ ကညီနံ (၂၇၆၃) နှံ နှံထီၣ်သီအနံနံ လီၤ မ့ၢ်ကညီကလုာ်တၢ်စံၣ်စိတဲစိ အတၢ်ပာ်ဖျါထီၣ်ဝဲဒၣ်လၢ ကညီကလုာ်ဟဲနုာ်လီၤဒီး အိၣ်ဆိးဝဲဒၣ်ဖဲ ကိာ်အံၤအပူၤ နုာ် လီၤဝဲဒၣ်ဆူ (၂၇၆၃) နှံနုာ်လီၤ ဖဲကညီ "နံထီၣ်သီ" အမုာ်နံအံၤ ယဆၢဂုၤဆၢဝါဘၣ် ပပုကလုာ်ကညီဖိ ယုာ်ဒီးကိာ်စၢဖျိ ကလုာ်ခူာ် ထံဖိကိာ်ဖိကမုာ်တဖၣ် ခဲလၢာ်လၢ မ်ကညီနံထီၣ်သီ ကဟဲစိာ်နုာ်သုလၢ တၢ်အိၣ်ဆူအိၣ်ချ့၊ တၢ်သ့ၣ်ဖဲသးညီ၊ တၢ်မုာ်တၢ်ပၢၤ၊ တၢ်ဃူတၢ်ဖိး၊ ပုၤဖျဲးဒီးတၢ်တတၢ်တနၢ၊ မၤနုာ်အိၣ်ကဲ၊ ပုၤဒုာ်ပုၤဒါ ကိးနီၢ်ဂၤဒဲးန့ၣ်တက့ၢ်.

ပုကညီမ့ၢ်ပုၤတကလုာ်လၢ အအိၣ်လၢပုၤဒီး ပုကလုာ်တကလုာ်အက့ၢ်အဂီၢ်နုာ်လီၤ ပအိၣ်ဒီးပပုကလုာ် အတၢ်စံၣ်စိ တဲစိ၊ ပလံာ်ပလံာ်၊ ပလုာ်ပလုာ်၊ ထူသနူ၊ တၢ်ဆဲးတၢ်လၢ၊ က့ၢ်ဂီၤပနီၣ်လီၤဆိတဖၣ်လၢ အပာ်ဖျါထီၣ်ဝဲဒၣ် ပမ့ၢ်ပုၤတကလုာ် နုာ်လီၤ ပုကညီကလုာ်၊ ပုနီၣ်ဂံၢ်အါကတၢ် အိၣ်ဆိးဝဲဒၣ်ဖဲ ကိာ်ပယီၤစၢဖျိ ကိာ်စံၣ်အါဘၣ်အပူၤဒီး အိၣ်စ့ၢ်ကိးဝဲဒၣ်လၢ ကိာ် ကျီၣ်တဲၣ် ကိာ်ရ့ၢ်အါဘၣ်အပူၤ တၢ်လီၢ်အါတီၤနုာ်လီၤ တကတီၢ်ဃီ၊ တၢ်ဂ့ၢ်အါမံၤအဖိခိၣ် ပပုကလုာ်တဖၣ် သးလီၢ်သးကျဲ၊ ရုၤလီၤအသးဒီး အိၣ်ဆိးဝဲဒၣ်လၢ ဟီၣ်ခိၣ်ချ့ ထံကိာ်အါဘၣ်အပူၤနုာ်လီၤ သနုာ်ထီၣ်အသးလၢ ပပုကလုာ်အတၢ်စံၣ်စိတဲစိ၊ တၢ်လုာ်အိၣ်သးသမုဒီး သ့ၣ် ထံးဝဲတဖၣ်အဖိခိၣ်၊ ပဂံၢ်ပနီၣ်၊ ပယုာ်နုာ်ပလၢ၊ ပမ့ၢ်နံၤတဖၣ် အမံၤနုာ်လီၤ နံထီၣ်သီအံၤ မ့ၢ်စ့ၢ်ကိးဝဲဒၣ် ပပုကလုာ်အက့ၢ်အဂီၢ်တမံၤလၢ အပာ်ဖျါထီၣ်ဝဲဒၣ် ကညီကလုာ်တဖၣ် ဂံၢ်အနံၣ်၊ ဂံၢ်အလၢ ဒ်အပုကလုာ်အ တၢ်စံၣ်စိတဲစိ အတၢ်လဲၤခိဖျိ၊ တၢ်ဖဲးအိၣ်မၤအိၣ်ဒီး တၢ်ဘၣ်တ့ၢ်အတၢ်ဘၣ်ထွဲတဖၣ် အသိးန့ၣ်လီၤ.

ပစံးဘျူးဘၣ်ပပုကလုာ်ခိၣ်န့ၢ်တဖၣ် လၢအအိၣ်ဒီးတၢ်ထံၣ်လၢအထီ ဒီးတၢ်အဲၣ်ပုကလုာ်တဖၣ်၊ အတၢ်ထုးဖျိပာ်ဖျိက့ၢ် ဝဲ ကညီကလုာ်တဖၣ် အတၢ်ပာ်ပနီၣ်ဒီး မၤလၢကပိၤ ကညီနံထီၣ်သီ မုာ်နံၤလၢအလီၤ ဆိတဖၣ် ဆူ နံၤတနံၤဃီ အံၤအဃီန့ၣ် လီၤ တၢ်ပာ်ပနီၣ်ဒီးမၤလၢကပိၤက့ၢ် ကညီနံထီၣ်သီတနံၤဃီအံၤ မ့ၢ်တၢ်ပာ်ဖျါထီၣ် ကညီကလုာ်အထူသနူအလုာ်အလၢ၊ မ့ၢ်ကညီကလုာ် အတၢ်ပာ်ဖျိထီၣ်က့ၢ်သးအပနီၣ်၊ မ့ၢ်တၢ်ပာ်ဖျါထီၣ် ကညီကလုာ် အတၢ်ဃူတၢ်ဖိးအမုာ်နံၤနုာ်လီၤ တကတီၢ် ဃီ၊ ယစံးဘျူးဘၣ်စ့ၢ်ကိး ပပုကလုာ်ကလုာ် အတၢ်ကရၢကရိကိးကရၢဒဲး ဒီး ကညီဖိခဲလၢာ်တဖၣ်လၢ၊ ဂုာ်ကျဲးစး၊ ဟံးဃာ် ကတီၢ်ဒီး မၤထီၣ်ဝဲဒၣ် ပပုကလုာ်အက့ၢ်အဂီၢ်၊ အထူသနူ၊ အလံာ်အလံာ်၊ အသူးအသ့ၣ်အလၢကပိၤတဖၣ် လၢအလီၢ်အ ကျဲ၊ လၢအသန့ၣ်ခိၣ်စ့ၢ်စ့ၢ် ဒီးဂဲၤလီၢ်ဟ့ၣ်သါ၊ စိာ်ခိၣ်ဃီဝဲဒၣ်ဆူ ကညီကလုာ် သ့ၣ်ဘိၣ်သးစၢ်တဖၣ်အအိၣ် လၢကျဲအက လုာ်ကလုာ် လၢကစိာ်မုာ်စိာ်ဂဲၤအိၣ်ဆူညါ ဒ်သိးကညီကလုာ် ကအိၣ်စံာ်အိၣ်ကျၢၤဝဲ ဒ်ပုၤတကလုာ်အသိး အဂီၢ်တဖၣ်နုာ်လီၤ.

## ပပုကလုာ် ကညီဖိလၢ တၢ်အဲၣ်အိၣ်ခဲလၢာ်သ့ၣ်သ့ၣ်၊ ပုအဲၣ်ကလုာ်ပၢ်ဆၢတၢ်ဖိ ခဲလၢာ်သ့ၣ်သ့ၣ်၊

ဒ်ပကညီကလုာ် အတၢ်စံၣ်စိတဲစိ အိၣ်ဝဲအသိး ပမ့ၢ်ပုၤတကလုာ် လၢအဟဲနုာ်လီၤအိၣ်ဆိးဝဲဒၣ်အဆိ ကတၢ် ဖဲကိာ်အံၤ အပူၤနုာ်လီၤ ကညီတၢ်စံၣ်စိဒိတကတီၢ် ပဘၣ်က့ၢ်ဆၢာ်မဲာ်ဒီး ပုနီၣ်ဂံၢ်အါကလုာ်ဒိၣ်စိသနူဖိ တဖၣ် အတၢ်ဆိာ်တံၢ်မၤနၢၤ၊ တၢ်ဂ့ၢ်ကျဲးစးမၤလီၤမၤကွံာ် ပပုကလုာ်တဖၣ် အက့ၢ်အဂီၢ်တဖၣ် လၢကျဲအါဘိ နုာ်လီၤ ပပုကလုာ်တဖၣ် ဂဲၤလီၢ်ဒိသဒါ တြီဆၢဝဲဒၣ်လၢ ကျဲအါမံၤနုာ်လီၤ ခိဖျိကညီကလုာ်တဖၣ် ဒီးန့ၢ်ဘၣ် တၢ်ကူာ်ဘၣ်ကူာ်သ့ဒီးကညီကလုာ်ခိၣ်န့ၢ်တဖၣ် ထံၣ်သ့ၣ် ညါဝဲဒၣ်လၢပကအိၣ်စံာ်အိၣ်ကျၢၤဒ်ပုၤတကလုာ်အသိး ဒီး ပတၢ်အိၣ်မူ အတၢ်လဲၤထီၣ်လဲၤထီၣ်အဂီၢ် ပကဘၣ်အိၣ်ဒီးပထံပကီၢ်၊ ပကဘၣ်အိၣ်ဒီး တၢ်သဘျုး၊ တၢ်ထဲသိး တုၤသိး ဒီး တၢ်စံၣ်ညီၣ်ပၤလီၤသးခွဲးယာ် ဖဲကိာ်အံၤအပူၤဒီး ဂဲၤလီၢ်ဝဲလၢ ကဒီးန့ၢ်ဘၣ် ဝဲန့ၣ်လီၤ.

ပုၤတကလုာ် အတၢ်အိၣ်စံာ်အိၣ်ကျၢၤန့ၢ် အိၣ်ဒီးသနုာ်ထီၣ်အသးလၢ ပုၤတကလုာ်ဝဲန့ၢ် အပုကလုာ် တကဘၣ်တက စ့ၢ်စ့ၢ်အတၢ်သ့အဲၣ်၊ ကတီၢ်၊ စူးကါအပုကလုာ် အက့ၢ်အဂီၢ်တဖၣ် လၢအတၢ်အိၣ်မူ ကိးမုာ်ဆ့ၣ်မုာ်ဂီၤအပူၤ အတၢ်ပာ်ဖျိ ထီၣ်သး ဒီးအိၣ်ဒီးသနုာ်ထီၣ်စ့ၢ်ကိးအသးလၢ ထံကိာ်လၢအိၣ်ဆိးဝဲတဘျုး ထံကိာ်အတၢ်ဘျုးသဲးခိၣ်သ့ၣ် လၢအသ့ၣ်ညါပာ် ပနီၣ်ဝဲ ပုၤတကလုာ်န့ၢ် အကျိာ်အကျာ်၊ အလံာ်အလံာ်၊ အလုာ်လုာ် ထူသနူ ဒီးအတၢ်ဆဲးတၢ်လၢတဖၣ်နုာ်လီၤ ဒ်ပစံးတၢ် အသိး၊ ဒ်ထံကိာ်လၢအိၣ်ဝဲဒီး ပုကလုာ်အါကလုာ်လၢအ တၢ်စံၣ်စိတဲစိ၊ တၢ်ဆဲးတၢ်လၢ ဒီးလုာ်လုာ်ထူသနူ လၢအလီၤဆိ

လိင်အသားတဖန်နှင့် အလိင်အိမ်လော တာကဘတ်ပတ်ဒိတ် ဒီးပတ်ပနီနီ, ကွဲပတ်လီအီလောထံကီအံ အတတ်ဘျာသဲစးခိတ်သုတ်အပူ နှင်လီ.

ထံကီအံအပူ, တာတသုတ်ညါပတ်ပနီနီ ကလုတ်တထံသီးတုသီးခွဲယာ, တာဆိတ်ဘိတ်ဆိတ်ဘာ ဒီး တာတတိတ်တြာတ ဖန် ဒူးအိတ်ထိတ်တသဘိတ်ဘုတ် ဒီးတတ်ဘတ်ဂံဂုတ် လာကလုတ်တကလုတ်ဒီးတကလုတ်အဘတ်စာ, လာကမျာထံဖိကီဖိ ဒီးပူ ပါတတ်တဖန်အဘတ်စာ အိတ်ထိတ်ဝဲနှင်လီ. ကညိကလုတ် အတတ်ဂဲလိတ်လော ကအိတ်စံအိတ်ကျာ လဲထိတ်လဲထိတ်ဝဲဒ် ဒ်ပူတ ကလုတ်အသီး အခွဲအယာအဂီအံ ခိဖျိပူပါတတ်တဖန်တကျာ ဘတ်လိတ်ဝဲဒ်ဘတ် အမဲတ်ညါ, စူးကါဝဲဒ်စုကဝဲဂံဘါ ဒီးကျဲးစး ဆိတ်လီပျိကွံဝဲလော တာစုဆုတ်ခိတ်တကး အကျဲအယိ ကညိကလုတ်တဂဲလိတ်အံ တုထိတ်ဘးဝဲဒ်ဆု စုကဝဲ တာဒူးပာ်ဆာ တာဂဲလိတ်အပတီ စးထိတ် (၁၉၄၉) နှင် တုဆာကတီအံနှင်လီ.

တာပာ်ဆာဒိတ်ကတီ ခုတ်အဲတ်ယုတ်-ကညိဒိကလုတ်စာဖျိတ်ကရ ဂဲလိတ်ဝဲဒ် တပယုတ်ယိ လာတာကဆိတ်ကတီတာဒူးတတ် ယာ, ဒီးတတ်ကထံလိတ်စံးကတီ, ကျဲဘတ်လိတ်ထံရူကီသဲး အတတ်ဂုကီ, ကလုတ်တဂုကီတဖန်ဒီး သုတ်ထိတ် ဖဲဒ်ဒရတ် ခိတ်မိတ်ကရူစံတ်ကီစာဖျိတ် လာအိတ်ဒီးတတ်ထံသီးတုသီး ဒီးတတ်စံတ်ညိတ်ပာသးခွဲယာတဖန်, ဒီးသုတ်ထိတ်ထံလိတ်ကီပူ တာမုတ် တာခုတ်လာကလုတ်ခုတ် ထံဖိကီဖိတဖန် အတတ်ဘတ်ဘိတ်ဘတ်ညိဒီး ထံကီအတတ်လဲထိတ်လဲထိတ်အဂီနှင်လီ. ခုတ်အဲတ်ယုတ်-က ညိဒိကလုတ်စာဖျိတ်ကရ ပတ်ဖျိတ်မာသကီးတတ်ဒီး ကညိကလုတ်, ထံဖိကီဖိကမျာ, ထံရူကီသဲးပတ်တံ ဒီးကလုတ်ခုတ်ပူပာ် ဆာတတ်ကရတဖန်လီ. ဘတ်ဆတ် ပူပါတတ်ကလုတ်ခိတ်စိသနူဖိ မိစိရိတဖန် တအိတ်ဒီးထံရူကီသဲး အတတ်သးအိတ် လာတာ ကကျဲဘတ်လိတ် ထံရူကီသဲးတတ်ဂုကီတဖန်အံ လာထံရူကီသဲးအကျဲဘတ်. ကလုတ်ခိတ်စိသနူဖိ မိစိရိခိတ်နာတဖန် မုတ်တသးအိတ်ယုတ် လီဘျာလီ ထံရူကီသဲးတတ်ဂုကီ လာထံရူကီသဲးအကျဲ, လာတာသုတ်ဘျာသးဘျာ နှင် တာထံလိတ်ကျဲ တဲသကီး ထံရူကီသဲးဒီး တာသုတ်ထိတ် တာမုတ်တာခုတ် အမုတ်အတီအံ အိတ်ထိတ်ဝဲတနာ ဒီးတသုလုတက့ဘတ်.

**ပူကလုတ်ကညိဖိ လာတာအိတ်အံလဲလတ်သုတ်သုစာ,  
ပူအဲတ်ကလုတ်ပာ်ဆာတတ်ဖိ ခဲလတ်သုတ်သုစာ,**

ကီပယီစာဖျိတ် ဒီးနာ်ကတတ်သဘျာ လာပူအဲကလံးဖိတဖန်အအိတ်ဖဲ (၁၉၄၈) နှင် ဝဲအလိင်ခံ, ဖဲ (၁၉၆၂) နှင်ပယီ သူးတဖန် ပံးနာ်ဆုတ် ထံကီတတ်စိကမိ ဒီး ပာထံကီအံလော သူးတတ်ပာ်ပြဲအကျဲသနူ လာအကွာ်အဂီ အကလုတ်ကလုတ် နှင်လီ. တာထိဒါ သူးအတတ်ပာ်ပြဲအံ လာကျဲအကွာ်အဂီ အကလုတ်အယိ ဆိတ်လဲတတ်ပာ်ပြဲအကွာ်အဂီ အကလုတ် ကလုတ် ဘတ်ဆတ် တညိကွံဝဲဒ် ကလုတ်ခိတ်စိသနူ သူးတတ်ပာ်ပြဲအစိကမိဘတ်. ကလုတ်ခုတ်တဖန်အတတ်ယုထိတ်လာ တာ ကသုတ်ထိတ် ထံကီအံဆုဖဲဒ်ဒရတ်ခိတ်မိတ်ကရူ စံတ်သနူအဂံထံးအဖိခိတ်အံ တာနာ်ပာ်, ဆိတ်ထွဲအီလော ထံကီပူအါထိတ်ဝဲ ဒ်နှင်လီ. ၂၀၁၅ နှင်တာထံလိတ် စံးကတီ ထံရူကီသဲးအတတ်ရဲတ်တာကျဲအိတ်ထိတ်ဝဲဒ် ဒီး ဒ်တတ်ထံလိတ်ကစံးကတီ ထံရူကီသဲးအစာ အိတ်ထိတ်ဝဲအသီး တာကသုတ်ထိတ်ကွာထံကီအံဆု ဖဲဒ်ဒရတ်ခိတ်မိတ်ကရူစံတ်ကီစာဖျိတ်နှင် တာအာ်လီတူာ် လိတ်ဝဲဒ်နှင်လီ. မုတ်နာ်သက့ဒ်နှင်ဘတ်ဆတ်, တာဂုကီအံကဲထိတ်, လီဆီဒ်တတ် ပယီသူးတဖန် အတတ်ဘတ်ယိတ်ဘတ်ဘျာလော အ တတ်စိကမိကဆံးစာ, ကလီမာ်ကွံဝဲဒ်လော တာသုတ်ထိတ်ထံကီအံဆု ဖဲဒ်ဒရတ်ခိတ်မိတ်ကရူစံတ်ထံကီ အယိ ပံးနာ် ဆုတ် ကွံ ထံကီအတတ်စိကမိလော ကီပဒိတ်လာဘတ်တာယုထာထိတ်အီလော ထံဖိကီဖိ ကမျာတဖန် ခိဖျိ ခိတ်မိတ်ကရူစံတ် တာယု ထာအကျဲသနူ အဖိခိတ်နှင်လီ. ကတီအံခိဖျိလော ပယီသူးပံးနာ်ဆုတ်ကဒီးထံကီ တာစိကမိအသိတ်ဘျာဖဲ (၂၀၂၁) လါ ဖူတြူအါရံ (၁) သီနံအယိ တာဂဲလိတ်လော ထံရူကီသဲးအကျဲတဖန်အံ ပတုတ်ကွံအသးခဲလတ်နှင်လီ. ပယီသူး ပံးနာ်ဆုတ် ထံကီတတ်စိကမိအံ ပတ်ဖျိထိတ်ဝဲဒ် ဖျိဖျိဖျိလော ကီအံ တာကသုတ်ထိတ်အီဆု ဖဲဒ်ဒရတ်ခိတ်မိတ်ကရူစံတ် ထံကီအံအဂီ ပယီသူးတတူာ်လိတ်အီ လုတက့ဘတ်နှင်လီ. ပယီသူးတတ်ပတ်သးအိတ်လော ကဘတ်ခိတ်စိ, နာ်စိကမိဒ် (၂၀၀၈) တာသုတ်ထိတ်ထံကီတတ်ဘျာသဲ စးခိတ်သုတ် ဟုတ်စိဟုတ်ကမိ, ကွဲပတ်လီအီ အသီးနှင်လီ.

ပယီသူးပတ်ဖျိထိတ်ဝဲ တာဂုကီတတ်ကျဲလော အတကတ်တကျဲတဖန် ဒီးတတ်ပံးနာ်ဆုတ် ထံကီတတ်စိကမိအံ တာတတူာ်လိတ် အီ ဒီးထိဒါအီလော ထံဖိကီဖိကမျာတဖန်, ကီပဒိတ်ပူမာတတ်ဖိတဖန်, ကီပဒိတ်ကုတ်သု, ဆုတ်ချပူမာတတ်ဖိတဖန်, လီဆီဒ် တာ ပူသုတ်စာသးဘိတ်တဖန်နှင်လီ. တာထိဒါခိဖျိ တာပတ်ဖျိထိတ်သးလော တာမုတ်တာခုတ်အကျဲတဖန် ပယီသူးပံးနာ်ဆုတ် ထံကီတတ်စိကမိ အသူးမုတ်သံဘိတ် စူးကါဝဲတတ်စုကဝဲ, ဆိတ်လီ ပျိဝဲဒ်လော တာစုဆုတ်ခိတ်တကးအကျဲ တုလောတာဘတ်ဒိဘတ် ထံး, တာသံတတ်ပျိအိတ်ထိတ်ဝဲနှင်လီ. ပယီသူးတဖန် အတတ်ဆိတ်လီပျိ တာထိဒါသူးတတ်ပံးနာ်ဆုတ် ထံကီတတ်စိကမိလော ကျဲအါဘိတဖန် ဆုတ်ထိတ်ဒီးတတ်တြီဆာထိဒါတဖန်စုကီး ဆုတ်ထိတ်ဝဲဒ် ဒီးလောခံကတတ် တာထိဒါလော တာမုတ်တာခုတ်အကျဲ တဖန် ခိဖိဝဲဒ်ဆု, တာဒိသဒါလီက့သး လာတာစုကဝဲဒီးဆု စုကဝဲတတ်ဒူးပာ်ဆာ တာထိဒါအကျဲနီနီ နှင်လီ. တာဒူး လီပျိ ဒီး မာကတတ်ကွံ ပယီသူးအတတ်ခိတ်စိ, တာပံးနာ်ဆုတ်တာစိကမိအံအဂီ ကျဲအိတ်ဒ်ထဲတဘိလာတာကစူးကါ ဆိတ်သနံးအီလော သူးဂုဝီအကျဲ လာသူးကရူ ပတ်ဂံပတ်ဘါဒီးစူးကါအီအကျဲနှင်လီ. ကလုတ်ခုတ် ဒီးထံဖိ ကီဖိကမျာလီ ဆီဒ်တတ်, ပူသုတ်ဘိတ်သးစာတဖန် ထံသုတ်ညါဒီးတူာ်လိတ်ဝဲဒ်လော ခါဆုညါထံကီအတတ်မုတ်တာခုတ်, တာလဲထိတ်လဲထိတ် ဒီးတတ်ဘတ်လိတ်ဖိဒု လာကလုတ်ခုတ်တဖန် အဘတ်စာကအိတ်အဂီ ထံကီအံတတ်ကဘတ်သုတ်ထိတ်အီဆု ဖဲဒ်ဒရတ်ခိတ်မိတ်ကရူ စံတ်ထံကီနှင် အါထိတ်ဝဲလီ. ကလုတ်ခုတ်ဒီးထံဖိကီဖိ သုတ်စာသးဘိတ်တဖန် ဖိတ်ထိတ်ဝဲစုကဝဲ ဒီးထိဒါပယီသူးအံ လာသူးဂု ဝီအကျဲအါထိတ်, ဆုတ်ထိတ်ဝဲဒ်နှင်လီ.

**ပပုကလုာ်ကညိဖိ လၢတၢ်အဲၣ်အိၤခဲလၢာ်သ့ၣ်သ့ၣ်၊**

**ပုအဲၣ်ကလုာ်ပၢ်ဆၢတၢ်ဖိ ခဲလၢာ်သ့ၣ်သ့ၣ်၊**

ကတီၢ်အံၤ ကီၢ်ပယီၤသးဟံးန့ၣ်ဆူၣ် ထံကီၢ်တၢ်စိကမိၤ ကပွဲၤထီၣ်ဝဲဒၣ် (၃) နံၣ် န့ၣ်လီၤ တၢ်ဒုးထီၣ်ဒါအိၤလၢ မိၢ်သီမိၢ်လၢ ဂ့ၢ်ဝီ, သးဂ့ၢ်ဝီ, ထံဂ့ၢ်ကီၢ်သးဂ့ၢ်ဝီ, ပုဂ့ၢ်ဝီအကျဲတဖၣ်အါထီၣ်, ဆူၣ်ထီၣ်ကွၢ်ကွၢ်န့ၣ်လီၤ ပုထီၣ်ကွၢ်ထံကီၢ်စ့ၤဘၣ် ဟီၣ်ခိၣ် ဘီၣ်မုၢ်ထံကီၢ်လၢအအါ တသ့ၣ်ညါပာ်ပနီၣ်သးကရူၢ် လၢအဟံးန့ၣ်ဆူၣ်ထံကီၢ်တၢ်စိကမိၤဘၣ်. ဆိကတီၢ်တၢ်မၤသကိး, လၢထံ ဂ့ၢ်ကီၢ်သး, မုၢ်ကျိၤဝဲၤကွၢ် ဒီးတၢ်ဆိၣ်ထွဲမၤစၢၤတဖၣ်န့ၣ်လီၤ ထံဖိကီၢ်ဖိတဖၣ် အတၢ်န့ၣ်, အတၢ်ဆိၣ်ထွဲသးကရူၢ်အံၤ တအိၣ် ဘၣ်. ကီၢ်ပယီၤသး ဘၣ်ကွၢ်ဆၢၣ်မဲာ်ဒီး တၢ်ဃံး တၢ်စ့ၤ တၢ်ကီၢ်တၢ်ခဲ အကပၤကပၤန့ၣ်လီၤ အသးကလၢၤ, အဒိၣ်အထီၣ်တဖၣ် အါကလၢၤ, ဘၣ်တၢ်ထီၣ်ဒုးမၤန့ၣ် အိၤအါတီၤန့ၣ်လီၤ တၢ်ဒုးတၢ်ယၤအိၣ်ထီၣ်ဝဲဒၣ်လၢကီၢ်ပုၤ တၢ်လီၢ်အါတီၤန့ၣ်လီၤ အသးမုၢ် သံၣ်ဘိတဖၣ် ဘၣ်သံဘၣ်ပုၤဝဲဒီး အသးသဟီၣ်ဟးဂီၤ ဒီးတူၢ်ဃၣ်အသး, ပာ်လီၤတၢ်စ့ၤကဝဲၤ ဆူၣ်တၢ်ပၢ်ဆၢကရၢတဖၣ်အါ ထီၣ်န့ၣ်လီၤ ပယီၤသးမုၢ်တဖၣ် တၢ်ဆိၣ်လီၤပျီၢ်ကွၢ်သးဂ့ၢ်ဝီ အတၢ်ထီၣ်ဒါတဖၣ် ကန့ၢ်အဂီၢ်စူးကါဝဲသးဂ့ၢ်ဝီ တၢ်ဒုးတၢ်ယၤအ ကျဲတဖၣ် လၢတလီၤပုၤကပုၤကညိ, ထီၣ်ဒါဝဲတၢ်ဒုးသး အတၢ်သိၣ်တၢ်သီတဖၣ်န့ၣ်လီၤ စူးကါဝဲကျိၣ်ဒိၣ်ကျိၣ်ထီၣ်. ကဘီယုၤဒုး သးတဖၣ် ဒီးခးလီၤ, တၢ်လီၤဝဲမ့ၣ်ပိၣ်တဖၣ် ဆူၣ်သဝီ, ခူၣ်ဝါ, ကမုၢ်အိၣ်ဆိးလီၢ်ကျဲ, ကမုၢ်တၢ်သ့ၣ်ထီၣ်, တၢ်ဘူၣ်တၢ်ဘါ အတၢ်သ့ၣ်ထီၣ်တဖၣ် လၢအတအိၣ်ဒီးတၢ်နီၤဖး သးဂ့ၢ်ဝီအတၢ်ခးပနီၣ်အဆၢ တဖၣ်ဘၣ်န့ၣ်လီၤ. ကတီၢ်အံၤ ခိဖျိပယီၤသးအ တၢ်မၤတအုးတပျီၤတဖၣ်အဃိ, ထံဖိကီၢ်ဖိတဖၣ် ဘၣ်ကွၢ်ဆၢၣ်မဲာ်ဒီး တၢ်ဃံးတၢ်စ့ၤ, တၢ်လီၤမုၢ်လီၤမၢ်, တၢ်သံတၢ်ပုၤဒီးတၢ် ကီၢ်တၢ်ဂီၤ ဒိၣ်ဒိၣ်မုၢ်မုၢ်န့ၣ်လီၤ. တၢ်ဒုးတၢ်ယၤတဖၣ်အဃိ ထံဖိကီၢ်ဖိ ဘၣ်ကဲထီၣ်ပုၤလီၢ်အိၣ်ကမ့ၢ် လၢကီၢ်ပုၤအနီၣ်ဂံၢ်အိၣ်အါ ထီၣ်ဝဲဒၣ်ကွၢ်ကွၢ်န့ၣ်လီၤ. လၢန့ၢ်အမဲာ်ညါ တၢ်ဘၣ်ကွၢ်ဆၢၣ်မဲာ်အံၤ တၢ်ကဘၣ်ကွၢ်ဆၢၣ်မဲာ်အိၤ တၢ်ဆၢကတီၢ် ကယံာ်ဒီးဆံး အါ တၢ်ဖးအိၤတဘၣ်ဘၣ် ဒီးတၢ်သ့ၣ်မံ, တၢ်သးကျၢၤတအိၣ်ဒီး အဝဲသ့ၣ်ဘၣ်န့ၣ် ပနီၣ်ပၢ်အိၤန့ၣ်လီၤ. ပဒိသ့ၣ်ဒိသးထံဖိကီၢ် ဖိတဖၣ် အတၢ်ဘၣ်ကွၢ်ဆၢၣ်မဲာ်တဖၣ်အံၤန့ၣ်လီၤ. မုၢ်န့ၣ်သက့ၤဒ်န့ၣ်ဘၣ်ဆၢၣ် ပတၢ်ဂဲၤလိာ်အံၤ တမ့ၢ်ထဲလၢတၢ်ဒုးလီၤပျီၢ်ကွၢ် သးမိၤစိရိၤခဲအံၤတဖၣ်ဘၣ်, မုၢ်တၢ်ပညိၣ်ဒီး ကွၢ်စိအိၤလၢ တၢ်ကဒုးလီၤပျီၢ်, မၤကတတၢ်, မၤလီၤမၢ်ကွၢ် မိၤစိရိၤသန့ လၢအ ကွၢ်အဂီၢ်တဖၣ်ခဲလၢာ် ဒီး ကလုာ်ဒိၣ်စိသန့တဖၣ် လၢကီၢ်တဘၣ်အံၤအပူၤန့ၣ်လီၤ. တၢ်မၤလၢပုၤ တၢ်မုၢ်လၢ်ကွၢ်စိအံၤ အဖိခိၣ် တၢ်မၤကျဲလၢ တၢ်ဃုထၢအိၤအဂၤတအိၣ်ဘၣ်. ပပုကလုာ်, ဃုာ်ဒီး ကလုာ်ဒုၣ်ထံဖိကီၢ်ဖိတဖၣ် ကန့ၢ်ပၢ်အါလီၤတူၢ်လိာ် သကိးအိၤဒီး ကကွၢ်ဆၢၣ်မဲာ်သကိး တၢ်အိၣ်သးတဖၣ် အံၤဆူၣ်ညါဒီး ကဆၢထၢၣ်ဃုာ်ဒီးပုၤလၢတၢ်ပၢ်ဆၢတၢ်ဂဲၤလိာ်အံၤအပူၤ ဒီးဟံးန့ၣ်သကိး တၢ်မၤန့ၢ်အဂီၢ် မုၢ်တၢ်ဟ့ၣ်ဂံၢ်ဟ့ၣ်ဘါ, ဘိးဘၣ်သ့ၣ်ညါ ဒီးကွဲမုၢ်စ့ၢ်ကိးန့ၣ်လီၤ.

**ပပုကလုာ်ကညိဖိ လၢတၢ်အဲၣ်အိၤခဲလၢာ်သ့ၣ်သ့ၣ်၊**

**ပုအဲၣ်ကလုာ် ပၢ်ဆၢတၢ်ဖိ ခဲလၢာ်သ့ၣ်သ့ၣ်၊**

ဒ်ပမ့ၢ်ပုၤတကလုာ်အသိး ဒ်သိးဒီးပကမ့ၢ်ပုၤတကလုာ် လၢအိၣ်ဒီးအကဟုၤကညိၢ်, အသူးအသ့ၣ်လၢကပိၤ ဒီးလဲၤထီၣ် လဲၤထီၣ် လၢအဖိးမံဒီး စိဆၢကတီၢ်အတၢ်အိၣ်သးန့ၣ် ထဲလၢပအိၣ်ဒီး တၢ်အဲၣ်ပုၤကလုာ်သးတမံၤစိၤ တလၢတပုၤဘၣ်. ပက ဘၣ်အိၣ်စ့ၢ်ကိးဒီး ပုအဲၣ်ကလုာ်ပၢ်ဆၢတၢ်ဖိ အတၢ်ပာ်သး, ဒ်ပစံးတၢ်အသိး ပကဘၣ်အိၣ်ဒီး သးလၢအအဲၣ်ကတီၤ ပပုက လုာ်အကွၢ်အဂီၢ်တဖၣ်အသိး, ပကဘၣ်အိၣ်ဒီးသးလၢ အပၢ်ဆၢထီၣ်ဒါဘိၣ်ဘၣ်မၤလီၤက့ၤ, မၤလီၤမၢ်ကွၢ် တၢ်မၤတဖၣ် လၢအက မၤဟးဂီၤ ပပုကလုာ် အတၢ်အိၣ်စံာ်အိၣ်ကျၢၤ, အတၢ်လဲၤထီၣ်လဲၤထီၣ် တဖၣ်န့ၣ်လီၤ. ပကဘၣ်ဂဲၤလိာ် ဒီးဒုးအိၣ်ထီၣ် ပတၢ်ခွဲး တၢ်ယာ်လၢတၢ်ဂုာ်န့ၣ်ဆူၣ်အိၤ, ထီၣ်ဒါထံဂ့ၢ်ကီၢ်သးတၢ်တတီၢ်တတြၢ် လၢအမၤတံာ်တံာ် ပပုကလုာ် အတၢ်ခွဲးတၢ်ယာ်, က လုာ်ဒုၣ်အတၢ်ခွဲးတၢ်ယာ် ဒီး ထံကီၢ်အတၢ်ဒိၣ်ထီၣ်ထီၣ်ထီၣ် တဖၣ်န့ၣ်လီၤ. တၢ်မၤအံၤအလီၢ်အိၣ်လၢ ပပုကလုာ်ကိးဂၤဒဲးတဂၤ လၢပလီၢ်ပကျဲဒၣ်ဝဲစ့ၢ်စ့ၢ်, ပကဘၣ်ဟံးန့ၣ်သကိးမူဒါ လၢပကတြီဆၢဒိတဒါ ကယံာ်တၢ်ဖံးတၢ်မၤတမံၤလၢ်လၢ် လၢကဟဲမၤ ဟးဂီၤ ပပုကလုာ်အတၢ်အိၣ်မူ ဒီးပပုကလုာ်အတၢ်မုၢ်တၢ်တဖၣ်န့ၣ်လီၤ. တၢ်မၤလၢပုၤပပုကလုာ် အတၢ်မိၣ်န့ၣ်သးလီၤဒီး က လုာ်ဒုၣ်ခဲလၢာ် လၢအအိၣ်ဆိးဖဲကီၢ်အံၤ အတၢ်လိာ်ဘၣ်အဂီၢ် ကညိဒိကလုာ်စၢ်ဖျိၣ်ကရၢ တၢ်ပညိၣ်ကွၢ်စိ အဆိကတၢ်တမံၤ မုၢ်တၢ်သ့ၣ်ထီၣ် ကီၢ်သူလုၤ လၢအအိၣ်ဒီး တၢ်သဘျု တၢ်ထဲသိးတုၤသိး ဒီး တၢ်စံာ်ညိၣ်ပၤလီၤသးခွဲးယာ် အလၢအပုၤအဂီၢ် ဒီး တကတီၢ်ဃိ တၢ်ကသ့ၣ်ထီၣ် ဖဲၣ်ဒရၢၣ်ဒိၣ်မိၣ်ကရူၢ်စံာ်ကီၢ်စၢ်ဖျိၣ် လၢအအိၣ်သ့ၣ်ထီၣ်ဆိလီၤအသးလၢ ကီၢ်စဲာ်တဖၣ် လၢအ အိၣ်ဒီးတၢ်သဘျု, တၢ်ထဲသိးတုၤသိးဒီး တၢ်စံာ်ညိၣ်ပၤလီၤသးခွဲးယာ်တဖၣ်န့ၣ်လီၤ.

**ပပုကလုာ်ကညိဖိလၢတၢ်အဲၣ်အိၤခဲလၢာ်သ့ၣ်သ့ၣ်၊**

**ပုအဲၣ်ကလုာ်ပၢ်ဆၢတၢ်ဖိ ခဲလၢာ်သ့ၣ်သ့ၣ်၊**

တၢ်မၤလၢပုၤ တၢ်ပညိၣ်ကွၢ်စိတဖၣ်အံၤ ထဲပုၤတဖုတကရၢ, ပုၤတကလုာ်မၤအိၤတဝံၤဘၣ်. ကလုာ်ဒုၣ် တၢ်ပၢ်ဆၢအကရၢ တဖၣ်, လီၤဆိဒၣ်တၢ် တၢ်မၤလၢပုၤ ကညိဒိကလုာ်စၢ်ဖျိၣ်ကရၢ တၢ်ပညိၣ်ကွၢ်စိအဂီၢ်, ကညိတၢ်ပၢ်ဆၢကရၢတဖၣ်, ကညိ ကလုာ် အတၢ်ကရၢကရိတဖၣ်ခဲလၢာ် ကအိၣ်ဆၢထၢၣ်ဝဲလၢ ကညိကလုာ်ဂ့ၢ်ဝီအဖိခိၣ် ဂၢ်ဂၢ်ကျၢၤကျၢၤဒီး ဖိၣ်လိာ်စ့ဒီး မၤသကိးတၢ် လၢခါဆူၣ်ညါ ကညိကလုာ် အတၢ်အိၣ်စံာ်အိၣ်ကျၢၤ ဒ်ပုၤတကလုာ်အသိး ဒီးတၢ်လဲၤထီၣ်လဲၤထီၣ်ဝဲအဂီၢ်န့ၣ် လီၤ. တၢ်ကဘၣ်ပာ်ကပၤကွၢ် နီၢ်ကစၢ်, တၢ်ကရၢကရိ အတၢ်ဘၣ်ဘျုးဘၣ်ဖျိၣ်ဒီး ကွၢ်စ့ၢ်ဒီးမၤအိၤလၢ ပုၤကလုာ်ဒီးထံကီၢ် အတၢ်ဘၣ်ဘျုးဘၣ်ဖျိၣ်အဂီၢ်န့ၣ်လီၤ. ထံဂ့ၢ် ကီၢ်သး တၢ်အိၣ်သးအံၤအဖိခိၣ်န့ၣ် ကညိဖိတကၤတကၤလၢ သ့ၣ်ညါပာ်ပနီၣ်ဒီး ဂံၢ်ဃုာ်လီၤအသးလၢ ကညိဖိဒီးကညိကလုာ် အတၢ်ကရၢကရိခဲလၢာ် လၢအကိးသတြီထီၣ်ဝဲလၢ အမၤတၢ်လၢ အပုၤကလုာ် အဂီၢ်တဖၣ် ကဘၣ်အိၣ်ဃုာ်အိၣ်ဖိး, ပာ်ဖျိၣ်မၤသကိးတၢ်ဒီး ဂဲၤလိာ်ဟ့ၣ်လီၤအသးလၢ ကညိဒိကလုာ်အတၢ်ဘၣ်ဘျုးဘၣ်ဖျိၣ်အ

ဂိၢ်နီၢ်နီၢ် လၢတၢ်တီၢ်ခိၣ်ရိၣ်မဲဲတခါဃီအဖီလၢန့ၣ်လီၤ.

ပပုၤကလုာ်ကညီဖိလၢ တၢ်အဲၣ်အိၣ်ခဲလၢာ်သ့ၣ်သ့ၣ်၊

ပုၤအဲၣ်ကလုာ်ပၢၢ်ဆၢတၢ်ဖိ ခဲလၢာ်သ့ၣ်သ့ၣ်၊

လၢခံကတၢၢ် ဖဲတၢ်သဂၢၢ်, တူၢ်လိာ်မၤလၢကပိၤ ကညီ (၂၇၆၃) နံၣ် နံၣ်ထီၣ်သီအံၤ မၤကဟဲစိာ်န့ၣ်ကညီကလုာ်လၢ ကညီ ကလုာ်အသးသဟီၣ်. ကညီကလုာ်အတၢ်ဃူတၢ်ဖိ, ကညီကလုာ်အတၢ်သးခူတလုာ်, တၢ်သ့ၣ်ခူသးခူ, အိၣ်ဒီးသးလၢအကမၤ နၢၤကွံာ် ကယၢ်တၢ်လၢအကမၤဆံးလီၤစ့ၤလီၤ ပပုၤကလုာ်အသးအသ့ၣ်အလၢကပိၤတဖၣ် ခိဖျိတၢ်သ့ၣ်ထီၣ် ပပုၤကလုာ် အတၢ် ဃူတၢ်ဖိန့ၣ်တက့ၢ်. မဲဲပပုၤကလုာ်ကညီ တၢ်ကရၢကရိခဲလၢာ်, ပပုၤကညီဖိလၢ အိၣ်လၢထံလိာ်ကီၢ်ပုၤ ဒီး လၢထံဂုၤကီၢ်ဂၤ ခဲလၢာ် ကအိၣ်ဒီးတၢ်အၢၣ်လီၤသး ဒီး တၢ်သးတီၢ်ဒီးပပုၤကလုာ် လၢပပုၤကလုာ် အနီၣ်တယၢ်တဘျုးဃီအဖီလၢန့ၣ်တက့ၢ်. မဲဲပပုၤကလုာ်ကညီဖိကိး ဂၤဒဲးတဂၤလၢပသန့ၣ်ဒၣ်ပဝဲစ့ၣ်စ့ၣ်, ပကမၤလၢပုၤသကိးပပုၤကလုာ်အမူအဒါ တုၤတၢ်မၤနၢၤ တစုန့ၣ်တက့ၢ်.

တၢ်ဘျုးဒိၣ်မးန့ၣ်လီၤ.

**ကညီဒီကလုာ်တၢ်ပၢၢ်ဆၢပုၤထီၣ် (၇၅) နံၣ် အမုၢ်န့ၣ်  
ခ့ၣ်အဲၣ်ယုာ်-ကညီဒီကလုာ်စၢဖျိၣ်ကရၢ, ကရၢခိၣ် ပဒိၣ်စိၤကွဲၤထူၣ် အတၢ်ကတီၢ်**

တၢ်ဒိၣ်ပပုၤကလုာ်ကညီဖိခဲလၢာ်သ့ၣ်သ့ၣ်၊

ပုၤအဲၣ်ကလုာ်ပၢၢ်ဆၢတၢ်ဖိခဲလၢာ်သ့ၣ်သ့ၣ်၊

တနံၣ်အံၤ မ့ၢ်ကညီဒီကလုာ်တၢ်ပၢၢ်ဆၢပုၤထီၣ် (၇၅) နံၣ်အနံၤန့ၣ်လီၤ. ကညီကလုာ် အတၢ်စံာ်စိၤတဲာ်စိၤအပူၤ မ့ၢ်တၢ်အဆိ ကတၢၢ်တဘျီလၢ ကညီကလုာ်တဖၣ် ဟံာ်ဖျိၣ်ထီၣ်အသးဃူဃူဖိဖိ ဒီးန့ၣ်လီၤဆူ စုကဝဲတၢ်ဒုးပၢၢ်ဆၢလၢ ကညီဒီကလုာ်က ထူၣ်ဖျိးထီၣ်လၢတၢ်ဆိတံာ်မၤနၢၤ ကအိၣ်ဒီးတၢ်သဘျုး, တၢ်ထံသိးတုၤသိး, တၢ်စံာ်ညိၣ်ပၤလီၤသးခဲးယာ် ဒီး အထံအကီၢ်ဒၣ် ဝဲအဂီၢ်န့ၣ်လီၤ. ဖဲကညီတၢ်ပၢၢ်ဆၢပုၤထီၣ် (၇၅) နံၣ်အမုၢ်န့ၣ်အံၤ ယပာ်လၢပာ်ကပိၤ ဒီး ဟ့ၣ်ထီၣ်တၢ်ယုးယိၣ်ဆူ ကညီက လုာ်ခိၣ်န့ၣ်, သိၣ်ခူ, ပပုၤကလုာ်ဃုာ်ဒီး ထံဖိကီၢ်ဖိကမ့ၢ် လၢအဟ့ၣ်လီၤအသးသမူ, သ့ၣ်ထံ, က့ၢ်ဂီၤ, ဂံၢ်ဘါ, တၢ်စုလီၢ်ခိၣ် ခိၣ်တဖၣ် လၢပပုၤကလုာ်ဒီးထံကီၢ်အဂီၢ် လၢတၢ်ဒုးပၢၢ်ဆၢတၢ်ဂဲၤလိာ် ဒီတကတီၢ်ညါအပူၤ သ့ၣ်တဖၣ်ခဲလၢာ်န့ၣ်လီၤ. ယဆၢဂုၤ ဆၢဝါဘၣ် ပပုၤကလုာ်ခိၣ်န့ၣ်, သုးခိၣ်သုးန့ၣ်, သုးမုၢ်သံၣ်ဘိ, သိၣ်ခူ, ပပုၤပၢၢ်ဆၢ တၢ်ဖိတဖၣ်ခဲလၢာ် လၢအအိၣ်လၢတၢ်ဒုးပျီ ပူၤတဖၣ်, ကပုၤဒီးတၢ်ဂံၢ်တၢ်ဘါ, ပုၤဖျိးဒီး တၢ်တတၢ်တနၢၤကိးမၤဒဲးန့ၣ်လီၤ. ဖဲမုၢ်န့ၣ်အံၤ ယဆၢဂုၤဆၢဝါဘၣ်ယဲဒၣ် ကညီဒီ ကလုာ် ခိၣ်န့ၣ်, သိၣ်ခူ, ပုၤအဲၣ်ကလုာ်ပၢၢ်ဆၢတၢ်ဖိဒီး ပပုၤကလုာ်ထံဖိကီၢ် ဖိကမ့ၢ်တဖၣ်ခဲလၢာ်လၢ ကအိၣ်ပုၤဒီး ကညီက လုာ်အသးသဟီၣ်, တၢ်သးခူတလုာ်, အိၣ်ဒီးသးလၢ အကမၤနၢၤတၢ်ဒီး ကဒီးန့ၣ်ဘၣ်တၢ်အိၣ်မူ အတၢ်မုာ်တၢ်ပၤ, တၢ်အိၣ် ဆူၣ်အိၣ်ချ့ဒီး မၤန့ၢ်အိၣ်ကဲ, ပုၤဒုၣ်ပုၤဒါန့ၣ်လီၤ.

ကညီကလုာ် အတၢ်စံာ်စိၤတဲာ်စိၤဒီတကတီၢ် ဘၣ်ကွၢ်ဆၢၣ်မဲာ်ဝဲဒၣ်ဒီးတၢ်ဆိတံာ်မၤနၢၤ, တၢ်မၤတရီၤတပါ, တၢ်ဆိတံာ် ဆိတံာ်, တၢ်ဂုာ်ဆူၣ်ပျီဆူၣ် လၢဂုၢ်ဝိကိးကပၤဒဲး ဒီးဘၣ်သုးလီၢ်သုးကျဲတတီၤဘၣ်တတီၤ ဒီး တုၤအတုၤလီၤဆူကီၢ်တဘျုးအံၤ အပူၤဖျိးကိး တူၢ်ဘၣ်ဝဲကလုာ်ခိၣ်စိသန့ဖိတဖၣ် အတၢ်ဆိတံာ်မၤနၢၤ တပယုာ်ဃီန့ၣ်လီၤ. ကအိၣ်မူဘၣ်ဝဲ ဒ်ပုၤကလုာ် တက လုာ်အသးအဂီၢ် ဘၣ်ဃုာ်ဒီးကၤဃာ် အပုၤကလုာ် အက့ၢ်အဂီၢ်တဖၣ် လၢကျဲအကလုာ်ကလုာ်, လၢတၢ်ကီၢ်တၢ်ခဲအပူၤန့ၣ် လီၤ. ပမိၢ်ဒိၣ်ပၢၢ်ဆၢတဖၣ် အတၢ်ပာ်ဒိၣ်, ကျဲးစးကတီၢ်, ကၤဃာ်ပပုၤကလုာ် အက့ၢ်အဂီၢ်တဖၣ် ဒီးဟ့ၣ်လီၤစၢၤဝဲဆူဖိလံၤ တစိဘၣ်တစိအဆိပအိၣ်မူဘၣ် ဒ်ပုၤကလုာ်တကလုာ်အသး တုၤမုၢ်မဆါတနံၣ်အံၤန့ၣ်လီၤ. ခိဖျိကညီကလုာ်တဖၣ် အိၣ်ထီၣ် ဒီးအလံာ်အလံာ်, ဒီးန့ၣ်ဘၣ်ဝဲစိတၢ်ကူၣ်ဘၣ်ကူၣ်သ့တဖၣ်, တၢ်စံာ်စိၤတဲာ်စိၤတၢ်လဲၤခိဖျိ ဒီး တၢ်ဘၣ်ကွၢ်ဆၢၣ်မဲာ်တဖၣ်အဖီခိၣ်, ကညီကလုာ်တဖၣ် အမဲာ်ကပိၤထီၣ် ဒီးထံၣ်သ့ၣ်ညါဝဲဒၣ်လၢ မ့ၢ်တအိၣ်ဒီးတၢ်သဘျုးတၢ်ထံသိးတုၤသိး, အိၣ်ဒီးအထံအကီၢ်လီၤ လီၤဆိဆိတကီၢ် လၢအကအိၣ်မူ, တီခိၣ်ရိၣ်မဲဲ, ပၤဆုၤဒီးသ့ၣ်ထီၣ်အဘျုးအတီၢ်ဒၣ်ဝဲ ဒ်အတၢ်ဘၣ်သးအသးသၢပုၤ ကအိၣ် စံာ်အိၣ်ကျၢၤဝဲ ဒ်ပုၤတကလုာ် ဒီး လဲၤထီၣ်လဲၤထီၣ် ဒ်ပုၤကလုာ်အဂၤအသးန့ၣ်တသ့ဘၣ်န့ၣ်လီၤ.

တၢ်အံၤအဂီၢ် ကညီကလုာ်ခိၣ်န့ၣ်တဖၣ် ကရၢကရိထီၣ် ကညီတၢ်ကရၢကရိတဖၣ် ဒ်တၢ်မၤအတၢ်ပညိၣ်ကွၢ်စိအိၣ်ဝဲအသး န့ၣ်လီၤ. ကရၢအဆိကတၢၢ်မ့ၢ် ကညီဒီကလုာ်ကရၢ (Karen National Association-KNA) ဒီးတၢ်ကရၢကရိထီၣ်အံၤ ဖဲ (၁၈၈၁) နံၣ်န့ၣ်လီၤ. အလီၢ်ခံ ကညီကလုာ် တၢ်ကရၢကရိအဂၤတဖၣ် ဘၣ်တၢ်ကရၢကရိထီၣ်အံၤ ဒ်တၢ်မၤအတၢ်ပညိၣ် အတၢ်ကွၢ်စိအသးဒီးဂဲၤလိာ်မၤဝဲဒၣ်လၢ အသန့ၣ်စ့ၣ်စ့ၣ်န့ၣ်လီၤ. ကညီကလုာ် အတၢ်သ့ၣ်ဆူၣ်သးဂဲၤ လၢကညီကလုာ် ကအိၣ် ဒီးအထံကီၢ်ဒၣ်ဝဲ ဒီးတၢ်ဟူးတၢ်ဂဲၤတဖၣ် အသဟီၣ်ဆူၣ်ထီၣ်ဝဲဒၣ်ကွၢ်ကွၢ် န့ၣ်လီၤ. တၢ်တီခိၣ်ရိၣ်မဲဲဒီးတၢ်ဂဲၤလိာ်တဖၣ် အသဟီၣ် ကဆူၣ်ထီၣ်အဂီၢ်, ကညီကလုာ်လၢ ကီၢ်ဒီတဘျုးအခၢၣ်စးတဖၣ် အိၣ်ဖျိၣ်ကူၣ်လိာ်ဒီး ဟံာ်ဖျိၣ်ကွၢ်ကညီတၢ်ကရၢကရိလၢအအိၣ် ဖဲန့ၣ်အဆၢကတီၢ် (၄) ကရၢ လၢအမုၢ်ဝဲ (၁) ကညီဒီကလုာ်ကရၢ (KNA) (၂) ကီၢ်ပယိၤကညီ ဘူးဒးကရၢ (BKNA) (၃) ကညီလီၢ်ခၢၣ်သးကရၢ (KCO) (၄) ကညီသးစၢ်ကရၢ (KYO) တဖၣ်ဒီး ကရၢကရိထီၣ်ဝဲ ဒၣ် ခ့ၣ်အဲၣ်ယုာ်-ကညီဒီ ကလုာ်စၢဖျိၣ်ကရၢ ဖဲ ၁၉၄၇ နံၣ်, လၢဖုၤတြုၤအါရုၤ (၅) သီအနံၤ လၢကဆၢထၢၣ်ခၢၣ်စး, တီခိၣ်ရိၣ်မဲဲ, ရိၣ်ဖျိၣ်ဝဲဒၣ် ကညီဒီ ကလုာ် ဒီး ဂဲၤလိာ်သကိးဝဲဒၣ်လၢ တၢ်ကမၤလၢပုၤ ကညီကလုာ်အတၢ်မိၣ်န့ၣ်သးလီၤအဂီၢ်န့ၣ်လီၤ.

ဒ်ကညီဒီကလုာ်စာဖျိာ်ကရၢ အတၢ်တီခိာ်ရိာ်မဲအသိး ဖဲ (၁၉၄၈) နံာ်, လၢဖၤတြၢအါရံၤ (၁၁) သီအနံၤ, ကညီကလုာ် လၢကီာ်ဒီဘုာ်, တၢ်လီာ်အါတီၤ, ဝုာ်အါဖျၢာ်, ပုၤကညီနီာ်ဂံၢ် (၄) ကလီာ်ဘျၢာ် ပာ်ဖျါထီာ် ကညီကလုာ်အတၢ်မိာ်န့ၢ်သး လီ, ဃုာ်ဃုာ်ဖိးဖိး ကစုဒုလၢကျဲာ်မိာ် လၢအိာ်ဒီးတၢ်ကိးသတြီ (၄) ထံာ် လၢအမ့ၢ်ဝဲ (၁) ဟ့ၣ်ကညီကီာ်တဘျီဃီ (၂) ဒုးနံာ် ကညီတဘးပယီၤတဘးတဘျီဃီ (၃) ကလုာ်တၢ်သဘံာ်ဘုာ်ပတသးလီ (၄) ထံာ်လီာ်ကီာ်ပုၤတၢ်ဒုးပတသးလီန့ၢ်လီၤ. ကညီတၢ်စံာ်စါတဲာ်အပူၤ အအံၤမ့ၢ် ကညီကလုာ်တဖၣ် ပာ်ဖျါထီာ်အတၢ်မိာ်န့ၢ်သးလီ, ကညီကလုာ်အတၢ်ဃုာ်တၢ်ဖိး အဆိကတၢ်တဘျီ ဒီးမ့ၢ်နံၤအံၤ တၢ်ပာ်ပနီာ်အီၤ ဒ်အမ့ၢ် ကညီဒီကလုာ်အမ့ၢ်နံၤအသိးဒီး ဘၣ်တၢ်ပာ်ဒိာ်မၤလၢကပီၤအီၤ လၢကညီဒီ တကလုာ်န့ၢ်လီၤ.

ကညီဒီကလုာ်စာဖျိာ်ကရၢ ဆၢထၢာ်ခၢာ်စး ထံာ်လိာ်စံးကတီၤတၢ်ဒီး ပုၤဟတၢ်တဖၣ်, ကညီဒီကလုာ်လၢကီာ်ဒီဘုာ်ပာ်ဖျါထီာ် အတၢ်မိာ်န့ၢ်သးလီတဖၣ် ဘၣ်ဆၢာ်, ပုၤဟတၢ်ပယီၤကလုာ်ဒိာ်စိသန့ဖိတဖၣ် တတူၢ်လိာ်ကျဲာ်တဲာ်ဒီး ကညီကလုာ် စာဖျိာ်ကရၢ ခိာ်န့ၢ်တဖၣ်ဘၣ်ထွဲကညီကလုာ် အတၢ်ဃုာ်ထီာ်တဖၣ် ဘၣ်ဘျးဘၣ်ဒါဘၣ်. အခိာ်တလိာ်, ပဲအၢပဲသီဝဲ ကညီကလုာ်အတၢ်ဃုာ်ထီာ်တဖၣ်, ဂုာ်ကျဲးစး မၤလီၤပျီဝဲ, မၤလီၤဖးဝဲ, စူးကါဝဲစုကဝဲဂံၢ်ဘါ, တၢ်စုဆူာ်ခိာ် တကးအကျဲဒီး ဒုးအိာ်ထီာ်ဝဲ တၢ်သဘံာ်ဘုာ်တဖၣ်အဃိ လၢခံကတၢ် တၢ်ဒီသဒါလီၤက့ၤ ကညီထံာ်ဂီၢ်သး အတၢ်အိာ်ဆၢထၢာ်, တၢ်မၤလၢပုၤကညီကလုာ်အတၢ်မိာ်န့ၢ်သးလီအဂီၢ် ကညီဒီကလုာ်စာဖျိာ်ကရၢ ဘၣ်တီခိာ်ရိာ်မဲဒီး ကညီကလုာ်တဖၣ် ဘၣ်န့ၢ်လီၤဝဲဒၣ်ဆူစုကဝဲတၢ်ဒုးပာ်ဆၢအကျဲ စးထီာ်ဖဲ ၁၉၄၉ နံာ် လၢယန့ၤအါရံၤ (၃၁) သီန့ၢ်လီၤ.

ခုာ်အဲာ်ယုာ်-ကညီဒီကလုာ်စာဖျိာ်ကရၢ အတၢ်တီခိာ်ရိာ်မဲဒီး ကညီကလုာ်အတၢ်ပာ်ဖျိာ်ဆိာ်ထွဲမၤသကိးတၢ်အဖီခိာ်, ကညီတၢ်ပာ်ဆၢ တၢ်ဂဲၤလိာ်ဝဲစးထီာ် (၁၉၄၇) နံာ် လၢထံာ်ဂီၢ်သးအကျဲ, စုကဝဲတၢ်ဒုးပာ်ဆၢ တၢ်ဂဲၤလိာ်အကျဲ တုၤဆၢကတီာ်အံၤ တပယုာ်ဃီ ပုၤထီာ် (၇၅) နံာ်လံာ်န့ၢ်လီၤ. ကညီတၢ်ပာ်ဆၢ မၤလၢပုၤကညီကလုာ်အတၢ်မိာ်န့ၢ်သးလီ လၢလၢပုၤပုၤတန့ၢ်ဒီးဝဲဘၣ်ဆၢ အိာ်ဆၢထၢာ်ဂၢ်ဂၢ်ကျဲၤကျဲၤ ဒီးဂဲၤလိာ်ဝဲန့ၢ်ဒီး ဒီဖျိကညီကလုာ်တဖၣ် အတၢ်ဆိာ်ထွဲ, အတၢ်မၤသကိးလၢအသန့ၢ်ဒၣ်ဝဲစုာ်စုာ်အဃိန့ၢ်လီၤ.

စုကဝဲတၢ်ဒုးပာ်ဆၢ (၇၅) နံာ်အတီၢ်ပူၤ, တၢ်ဒုးတၢ်ယၤတဖၣ်အဃိ တၢ်ဘၣ်သံဘၣ်ပုၤ, တၢ်ဘၣ်က့ဘၣ်ကွဲာ်, တၢ်ဟးဂုာ်ဟးဂီၤတဖၣ် အိာ်ဝဲတဆံးတစ့ဘၣ်အမဲာ်ညါ တၢ်ဒုးတၢ်ယၤအဆၢကတီာ် သုးဂုာ်ဝီတၢ်မၤန့ၤအဂီၢ် ပယီၤသုးတဖၣ် တၢ်မၤလၢအတကြးတဘၣ်တဖၣ် မၤဝဲဒၣ်အဃိ ပုၤကလုာ် ဃုာ်ဒီးထံဖိကီာ်ဖိကမျၢာ် လၢအတဘၣ်ထွဲဒီး တၢ်ဒုးတၢ်ယၤတဖၣ် ဘၣ်သံဘၣ်ပုၤ, ဘၣ်ကဲထီာ်ဝဲ မုာ်ကမဲဖိာ်ဃဲ, ဘၣ်ပာ်တုာ်အိာ်ဆိးလီာ်ကျဲ ခူသဝီဟံာ်ဃီ, ကဲထီာ်ပုၤလီာ်အိာ်ကမ့ၢ်, ပုၤဘၣ်ကီဘၣ်ခဲ, ဘၣ်လီၤပြီလီၤပြါ, ဘၣ်ဟးန့ၢ်တၢ်အိာ်ကဒုလၢ ထံာ်ကီာ်အါဘုာ်အပူၤ ဒီး သ့ၣ်ထီာ်က့ၤတၢ်အိာ်မူဘျၢာ်တီၢ်န့ၢ်လီၤ.

ကညီတၢ်ဒုးပာ်ဆၢ (၇၅) နံာ်အတီၢ်ပူၤ ကညီဒီကလုာ်စာဖျိာ်ကရၢ ဒီးကညီကလုာ်တဖၣ် ဘၣ်ကွၢ်ဆၢာ်မဲာ်ဒီး လဲၤခီဖျိဘၣ်ဝဲတၢ်ကီတၢ်ခဲ, တၢ်တြီမၤတံာ်တံာ် အကလုာ်ကလုာ်န့ၢ်လီၤ. တၢ်တီခိာ်ရိာ်မဲကရၢအဒွဲပူၤ ထံာ်ဂီၢ်သး တၢ်တူၢ်ခိာ်ပာ်သး အတၢ်အိာ်ဆၢထၢာ်, ထံာ်ဂီၢ်သးအတၢ်လဲၤကျဲ, တၢ်ထံာ်တဒ်သိးလိာ်သးအဖီခိာ်, တၢ်ပာ်ဒုာ်ပာ်ကမ့ၢ်လိာ်သး, တၢ်လီၤမုာ်လီၤဖး, တၢ်ပာ်ဒုာ်ပာ်ဒါလိာ်သး, တုၤဒၣ်လဲာ် စုကဝဲတၢ်သဘံာ်သဘုာ် အိာ်ထီာ်ဝဲလၢ ကညီကလုာ်ကဒဲကဒဲ အဘၢာ်စၢၤန့ၢ်လီၤ. တၢ်ပာ်ဆၢ, တၢ်ဆၢကတီာ်ယံာ်ထၢဝဲဒီး တၢ်ဘၣ်ကွၢ်ဆၢာ်မဲာ်ဒီးတၢ်ကီတၢ်ခဲ တၢ်နးတၢ်ဖျိာ်တဖၣ်အဃိ ပုၤမၤ သကိးတၢ်တနီၤ လီၤဘျးလီၤဘျါ ဒီးပာ်တုာ်တၢ်မၤသကိးအိာ်ဝဲဒၣ်န့ၢ်လီၤ.

ဒ်ကညီဒီကလုာ်စာဖျိာ်ကရၢ ထံာ်ဂီၢ်သးတၢ်ပညိာ်ကွၢ်စိ, ကညီတၢ်ပာ်ဆၢ အခိာ်တဃာ်အကျဲသန့ဒီးတၢ်မၤရဲာ်ကျဲၤတၢ်ပာ်လီၤအီၤအသိး, ထံာ်ဂီၢ်သးအတၢ်အိာ်သးတဖၣ်အဖီခိာ် ကညီဒီကလုာ်စာဖျိာ်ကရၢ ပုၤတီခိာ်ရိာ်မဲတၢ်တဖၣ် ပာ်လီၤထံာ်ဂီၢ်သးတၢ်မၤရဲာ်ကျဲၤ, သုးဂုာ်ဝီတၢ်မၤကျဲ, တၢ်ဒုးတၢ်ယၤတၢ်ရဲာ်တၢ်ကျဲၤတဖၣ် တကတီာ်ဘၣ် တကတီာ် ဒီးဂုာ်ကျဲးစးမၤဖျါထီာ်ဝဲ အမိာ်လံာ်မိာ်ပုၤန့ၢ်လီၤ. တကတီာ်ဃီ ကညီတၢ်ပာ်ဆၢ မ့ၢ်တၢ်ဂဲၤလိာ်လၢ အဘၣ်ထွဲဒီးကလုာ်ဒုာ်လၢအအိာ်ဆိးဖဲကီာ်အံၤ တၢ်ဂဲၤလိာ်အသိး တၢ်ပာ်ဖျိာ်မၤသကိးတၢ်ဒီး ကလုာ်ဒုာ်တၢ်ပာ်ဆၢကရၢအဂၤတဖၣ်, ထံာ်ဂီၢ်သးကရၢကရၢအဂၤ လၢအတၢ်ပညိာ်ကွၢ်စိ ဒ်သိးလိာ်သးတဖၣ် အိာ်ဝဲဒၣ်န့ၢ်လီၤ.

ကညီတၢ်ပာ်ဆၢ ဒ်အမ့ၢ် တၢ်ကျဲၤဘၣ်လိာ် ကညီထံာ်ဂီၢ်သးတၢ်ဂုာ်ကီအသိး တၢ်ထံာ်လိာ်စံးကတီၤ ကျဲၤဘၣ်လိာ်အီၤလၢ ထံာ်ဂီၢ်သးအကျဲ ကအိာ်ထီာ်အဂီၢ် ကညီဒီကလုာ်စာဖျိာ်ကရၢ ခိာ်န့ၢ်ပုၤတီခိာ်ရိာ်မဲတၢ် တစါဘၣ်တစါတဖၣ် ဂဲၤလိာ်ဝဲဒၣ်န့ၢ်လီၤ. စးထီာ် (၂၀၁၂) နံာ် တုၤ (၂၀၂၁) နံာ်အတီၢ်ပူၤ ကညီဒီကလုာ်စာဖျိာ်ကရၢ ဃုာ်ဒီးကလုာ်ဒုာ်တၢ်ပာ်ဆၢ ကရၢတနီၤ, တၢ်ထံာ်လိာ်စံးကတီၤထံာ်ဂီၢ်သး ကအိာ်ထီာ်အဂီၢ် ထံာ်လိာ်စံးကတီၤ ထီာ်ဃုာ်ဝဲဒၣ်ဒီးကီာ်ပဒိာ်ပုၤဟတၢ်တဖၣ် ဒီးအာ်လီၤတူၢ်လိာ်ဝဲဒၣ်လၢ တၢ်ကမၤတၢ်ပတုာ်တၢ်ခး ဒီးထံာ်လိာ်စံးကတီၤ ထံာ်ဂီၢ်သး ဒီးကျဲၤဘၣ်လိာ် ကီာ်ပယီၤထံာ်ဂီၢ်သးတၢ်ဂုာ်ကီ, ဒ် "တၢ်ပတုာ်တၢ်ခး လၢကီာ်ဒီဘုာ်အလံာ်ဃံးဃာ်" အသိးန့ၢ်လီၤ. တၢ်ပညိာ် မ့ၢ်တၢ်ကဆိကတီာ်တၢ်ဒုးဒီး တၢ်ကထံာ်လိာ်စံးကတီၤ ထံာ်ဂီၢ်သး ဒီးဒ်တၢ်ထံာ်လိာ်စံးကတီၤထံာ်ဂီၢ်သးအစၢ အိာ်ထီာ်ဝဲအသိး တၢ်ကသ့ၣ်ထီာ် ဒံာ်မိာ်ကရၢစံာ် ဖဲာ်ဒရၢာ်ကီာ်စာဖျိာ်န့ၢ်လီၤ.

တၢ်မၤဖျါထီာ် "တၢ်ပတုာ်တၢ်ခးလၢကီာ်ဒီဘုာ်လံာ်ဃံးဃာ်" တၢ်မၤအပူၤ မ့ၢ်လၢပုၤဟတၢ်တဖၣ် တမၤထွဲဝဲဒ်လံာ်ဃံးဃာ် တၢ်အာ်လီၤဘၣ်သးအသိး ဘၣ်ဂုာ်ဘၣ်ဝီဘၣ်အဃိ တၢ်ပတုာ်တၢ်ခး ကကၢ်ကျဲၤအဂီၢ် တၢ်မၤမ့ၢ်ဂုၤ, တၢ်ထံာ်လိာ် စံးကတီၤထံာ်ဂီၢ်သး တၢ်မၤအစၢတဖၣ်မ့ၢ်ဂုၤ ဒ်တၢ်မုာ်လီာ်အိာ်ဝဲအသိး အမိာ်လံာ်မိာ်ပုၤ တအိာ်ဖျါထီာ်ဘၣ်. စးထီာ် တၢ်ဃုာ်ကျဲလၢ တၢ်ကျဲၤဘၣ်လိာ်ထံာ်ဂီၢ်သးတၢ်ဂုာ်ကီတဖၣ် လၢထံာ်ဂီၢ်သးအကျဲ ဒီးကီာ်ပဒိာ် ပုၤဟတၢ် (၁၀) နံာ် ဃုာ်ဃုာ်အတီၢ်ပူၤ



ပေါ်ဆာတၢ်မၤနၢၤကအိၣ်ထီၣ်အဂီၢ် အိၣ်သန့ထီၣ်အသး တၢ်ဂ့ၢ်အါမံၤအါကပၤန့ၣ်လီၤ. တၢ်ဂ့ၢ်အိၣ်သ့ၣ်အိၣ်သန့ထီၣ် အသး လၢ ကညီၣ်ဒိတကလုာ် အတၢ်မိၣ်န့ၣ်သးလီၤဒီး အတၢ်ပာ်ဖျိၣ်မၤသကိးတၢ်, အတၢ်ဃုာ်တၢ်ဖိး အဖိခိၣ်န့ၣ်လီၤ. ကညီၣ်ကလုာ် အတၢ်ကရၢကရိလၢ အပာ်ပနီၣ်လီၤသးလၢ အမၤတၢ်လၢ အပူၤကလုာ်အဂီၢ်တဖၣ်, ကညီၣ်ကလုာ် ပူၤဖျိၣ်တၢ်စုကဝဲၤကရၢတဖၣ်, ကဘၣ်ထီၣ်ဃုာ်ထီၣ်ဖိးထီၣ်အသးဒ် (၁၉၄၉) နံၣ်အသးန့ၣ်လီၤ. ကညီၣ်ကလုာ် အဘျုးအတၢ်အိၣ်လၢ ကညီၣ်ကလုာ်အစုပူၤ န့ၣ်လီၤ. ကညီၣ်ဒိကလုာ် အတၢ်ဃုာ်တၢ်ဖိး မ့ၢ်တၢ်အုၣ်ကီၤ ကညီၣ်ကလုာ်အဘျုးအတၢ်န့ၣ်လီၤ. တၢ်မၤလၢပုၤ ပပူၤကလုာ်အတၢ် မိၣ်န့ၣ်သးလီၤဒီး ကလုာ်ဒုၣ်ခဲလၢာ် လၢအအိၣ်ဆိးဖဲ ကီၢ်အံၤအတၢ်လိာ်ဘၣ်အဂီၢ် ကညီၣ်ဒိကလုာ်စၢဖျိၣ်ကရၢ တၢ်ပညိၣ်ကွၢ်စိ အဆိကတၢ်တမံၤ မ့ၢ်တၢ်သ့ၣ်ထီၣ် ကီၢ်သုလုၤ လၢအအိၣ်ဒီးတၢ်သဘျုး, တၢ်ထဲသိးတုၤသိး ဒီး တၢ်စံၣ်ညီၣ်ပၤလီၤသးခွဲးယာ် အလၢအပူၤအဂီၢ် ဒီး တကတီၢ်ဃီ တၢ်ကသ့ၣ်ထီၣ် ဖဲၣ်ဒရၢၣ်ဒိၣ်မိၣ်ကရၢၣ်စံၣ်ကီၢ်စၢဖျိၣ် လၢအအိၣ်သ့ၣ်ထီၣ်ဆိလီၤ အသးလၢ ကီၢ်စံၣ်တဖၣ် လၢအအိၣ်ဒီးတၢ်သဘျုး, တၢ်ထဲသိးတုၤသိးဒီး တၢ်စံၣ်ညီၣ်ပၤလီၤသးခွဲးယာ်တဖၣ်န့ၣ်လီၤ.

ဖဲမ့ၢ်နံၣ်အံၤ ယသးအိၣ် ဒုးသ့ၣ်ညါ ဒီး ဃုာ်ထီၣ်ဆူ တၢ်ကရၢကရိ လၢအဘၣ်ထွဲကီၢ်အံၤတဖၣ်ခဲလၢာ် လၢထံကီၢ်အံၤအ တၢ်သဘၣ်ဘျုးတဖၣ် မ့ၢ်ဒုၣ်ခဲလဲာ် ကီၢ်အံၤအတၢ်ဂ့ၢ်ကီၢ်, အတၢ်သဘၣ်သဘၣ်ဒုၣ်ခဲလဲာ် မ့ၢ်တၢ်လၢအဘၣ်ထွဲဒီး ကဲထီၣ် တၢ်ကီၢ်တၢ် ခဲ, တၢ်ဝဲတၢ်ယိးဒီးမၤဘၣ်ဒိစ့ၢ်ကီၢ် ထံကီၢ်အိၣ်ဘူးအိၣ်တၢ်တဖၣ် အတၢ်ဘျုးတၢ်ဖျိၣ်န့ၣ်လီၤ. ထံကီၢ်အံၤ တၢ်မုာ်တၢ်ခုၣ် ဒီးတၢ် လဲၤထီၣ်လဲၤထီၣ်အဂီၢ် ဒီးတၢ်ဘၣ်ဘျုးလၢ ထံကီၢ်အိၣ်ဘူးအိၣ်တၢ်တဖၣ်အဂီၢ် ကျဲအိၣ်ဒုၣ်ထဲတဘီၤဇိလၢ တၢ်ကဘၣ်မၤကတၢ် ကွံာ် မိၤစိရိၤအတၢ်ပၤတၢ်ပြးသန့ဒီး သ့ၣ်ထီၣ်ကီၢ်အံၤဆူ "ဖဲဒရၢၣ်ဒိၣ်မိၣ်ကရၢၣ်စံၣ်ကီၢ်စၢဖျိၣ်" အိၣ်ဒီးတၢ်အုၣ်ကီၤသး အလၢအ ပူၤလၢ ဒိၣ်မိၣ်ကရၢၣ်စံၣ်ဂ့ၢ်ဝီ, တၢ်သဘျုး, ကလုာ်တၢ်ထဲသိးတုၤသိး ဒီးတၢ်စံၣ်ညီၣ်ပၤလီၤသးခွဲးယာ်တဖၣ် လၢကလုာ်ဒုၣ် ဒီး ထံဖိကီၢ်ဖိတဖၣ်ခဲလၢာ်အဂီၢ် န့ၣ်လီၤ. ဒ်န့ၣ်အသး ယသးအိၣ်ပာ်ဖျါဒီး ဃုာ်ထီၣ်ဆူ ဟီၣ်ခိၣ်ဘီမ့ၢ် ထံကီၢ်တဖၣ်, ထံကီၢ်အိၣ်ဘူး အိၣ်တၢ်တဖၣ် လၢထံကီၢ်အံၤ အတၢ်မုာ်တၢ်ခုၣ် ဒီးတၢ်ကျဲဘၣ်လိာ်ထံဂ့ၢ်ကီၢ်သဲး တၢ်ဘၣ်ဂံၢ်ဂုာ်တဖၣ်အံၤအဂီၢ် ကဆိၣ်ထွဲမၤ သကိးဝဲဒုၣ် ဒီးကလုာ်ဒုၣ် ထံဖိကီၢ်ဖိ တၢ်ကရၢကရိတဖၣ် လၢအသန့ၣ်, လၢအလီၢ်အကျဲ ဘၣ်ဘျုးဘၣ်ဒါ, ဖိးမံၤဒီးထံကီၢ်အံၤ အတၢ်သးအိၣ်တၢ်နီၢ်န့ၣ်လီၤ.

လၢခံကတၢ်, ဖဲကညီၣ်တၢ်ဒုးပၢ်ဆါ ပုၤထီၣ် (၇၅) နံၣ်အမ့ၢ်နံၣ်အံၤ, တၢ်သ့ၣ်ထီၣ်က့ၤ ကီၢ်စၢဖျိၣ်လၢ အအိၣ်သ့ၣ်လီၤအသး လၢဖဲၣ်ဒရၢၣ်ဒိၣ်မိၣ်ကရၢၣ်စံၣ် ဂံၢ်ခိၣ်ထံးသန့အဖိခိၣ်, ပူၤဖျိးဒီးမိၤစိရိၤသန့ လၢကိးအက့ၢ်အဂီၢ်ဒဲး, အိၣ်ဒီးတၢ်အုၣ်ကီၤသးလၢ ကလုာ်ဒုၣ် ဒီးထံဖိကီၢ်ဖိခဲလၢာ် အတၢ်အိၣ်စံာ်အိၣ်ကျဲၤ, အတၢ်ဘၣ်ဘျုးဘၣ်ဖျိၣ်နီၢ်နီၢ်အဂီၢ်ဒီး ဟ့ၣ်သါတ့ၢ်ပူၤလၢခံတစါ တဖၣ် လၢတၢ်မုာ်တၢ်ခုၣ် ဒီးတၢ်အိၣ်မူအတၢ်လဲၤထီၣ်လဲၤထီၣ် လၢသန့ၣ်ကိးသန့ၣ်ဒဲးကန့ၢ်အဂီၢ် ကရၢကရိလၢ အဘၣ်ထွဲခဲလၢာ်, ကညီၣ်ကလုာ်ဃုာ်ဒီးကလုာ်ဒုၣ်ထံဖိကီၢ်ဖိခဲလၢာ် တၢ်ဂဲၤလိာ်ဆူညါအပူၤ မ်ပကအိၣ်ဒီး တၢ်ဃုာ်တၢ်ဖိး, တၢ်သးခူတလုာ်ဒီးဂဲၤ လိာ်မၤအံၤ လၢဂံၢ်လၢာ်ဘါန့ၣ် မ့ၢ်ယတၢ်သဆၣ်ထီၣ်ဒီး တၢ်ဆါဂ့ၢ်ဆါဝါဖဲ ကညီၣ်ဒိ ကလုာ်တၢ်ပၢ်ဆါ ပုၤထီၣ် (၇၅) နံၣ်အ နံၣ်အံၤန့ၣ်လီၤ.

တၢ်ဘျုးဒိၣ်မးန့ၣ်လီၤ.

၇၅ နံၣ် ကညီၣ်တၢ်ပၢ်ဆါ နံၣ်တၢ်မျှၢ်မုာ်နံၣ်

<p>တၢ်ပၢ်ဆါလဲၤတရံၤသး နွံဆဲးခါန့ၣ်တုၤအိၣ်ပူၤ မ့ၢ်တၢ်မျှၢ်လုၢ်ဒိၣ်ပူၤဒိၣ် လၢကတၢ်ထီၣ်ဖိအစိၤ အဆိဆူၤလီၤတၢ်ဆါဂုၤ ဆူကညီၣ်ဟီၣ်ခိၣ်ဒိၣ်ဘၣ် အိၣ်ဆူၣ်ဘၣ်မ့ၢ်ဘၣ်ဆိၣ်ဂုၤ န့ၣ်လီၤဆိပူၤတၢ်ဆိၣ်ဂုၤ</p>	<p>တၢ်ပၢ်ဆါကျဲမုာ်တအိၣ် ကဘၣ်နးဆဲးအါဆိမိၣ် ပစံးဘျုးကျဲမုာ်ခိၣ်န့ၢ် တၢ်ပၢ်ဆါကျဲဒါလီၤယံာ် ဂဲၤလိာ်တုၤဆါဟ့ၣ်လီၤသး နုးမုာ်အပူၤတဘၣ် ဆိမိၣ်ယာ်ထီၣ်အတယာ် ယပူၤကလုာ်သ့ၣ်သ့ၣ်</p>	<p>ခိၣ်န့ၢ်ဘၣ်တီခိၣ်ဂိၣ်မဲ သိၣ်ဒုတပိၣ်ပိၣ်ထီၣ်ဝဲ တၢ်သံတၢ်မုာ်လဲၤကျဲ ကမျှၢ်တပိၣ်လဲၤသယံာ် မုာ်မုာ်ဒိၣ်သိး ပျီၣ်ဒိၣ်သိး အိၣ်ခိၣ်အိၣ်ဆဲးအိၣ်နီၤလိာ် ဖဲစံးကတီၢ်တၢ်ပၢ်ဆါ တကြးသးပုၤနီၣ်ကမျှၢ်</p>	<p>တၢ်ပၢ်ဆါဂဲၤလိာ်ကတီၢ် န့ၢ်ပၢ်လိာ်သးဘၣ်သ့ၣ်ထီၣ် ခိၣ်န့ၢ်တၢ်တီခိၣ်ဂိၣ်မဲ အဘၣ်ကမၣ်ကအိၣ်ဝဲ ကျဲကမၣ်ကွံာ်တၢ်ဂံၢ်စၢ် ဆိၣ်သပိၣ်သးလဲၤဆူညါ ခိၣ်န့ၢ်သ့ၣ်ဒေသထဲဆဲး မၤဂၢ်ကျဲၤကမျှၢ်အသး</p>	<p>တၢ်ပၢ်ဆါဂံၢ်ကဆူၣ်ထီၣ် ပသးသဟီၣ်မၤဆူၣ်ထီၣ် တၢ်သဘျုးအိၣ်ပျီၣ်စိလဲ ပတသံမ့ၢ်ဒါတဝဲ ဒိၣ်ဆဲးပျီၣ်မုာ်ဒီးခါ ကီၢ်ပူၤကီၢ်ခါကျဲမၤကိးဂၤ စွဲၤယံာ်ဂၢ်ကျဲၤပမ့ၢ်ဒါ တၢ်ပၢ်ဆါတၢ်မျှၢ်န့ၢ်သိ</p>
<p>တၢ်ပၢ်ဆါအစိပညီ ဂုၤထူၣ်ပျဲထီၣ်ကျဲအလီၢ် တုၤပစံးထီၣ်ပၢ်ဆါတၢ် တၢ်တစီၤမၤန့ၢ်လဲၤတၢ် ထံကီၢ်တန့ၢ်ဒဲးဘၣ်ဆၣ် ထူၣ်ပျဲထီၣ်လၢတၢ်စၢယံာ် ကစၢ်ဒီးပၤလီၤပသး ပူၤကလုာ်အိၣ်သဘျုး</p>	<p>တၢ်ပၢ်ဆါအတၢ်လဲၤကျဲ တမုာ်ဖိယံာ်လၢအကျဲ ကပၤကဝါသ့ၣ်ထဲလီၤ နီၢ်ခိၣ်သးသမူလုၢ်ထီၣ် နီၢ်ကစၢ်ဘျုးတကျဲဝဲ ယထာပၢ်ဆါတၢ်လဲၤကျဲ ဖိဖိၣ်ယံာ်မုာ်ကမဲ ဂံၢ်လီၤမဲၣ်ထဲအိၣ်လီၤတၢ်</p>	<p>နွံဆဲးခါန့ၣ်တၢ်ပၢ်ဆါ တၢ်ဂံၢ်ဆူၣ်ဂံၢ်စၢ်အိၣ်သ့ၣ် တၢ်အိၣ်မဲၣ်ခဲပုၤမုာ်ကွၢ် ဟီၣ်ခိၣ်သ့ၣ်ညါအိၣ်ပူၤ အိၣ်ထီၣ်ခွဲးယံာ်တုၤလိာ်ပူၤ ထဲဒိၣ်ကီၢ်လဲၤဟဲတုၤဘၣ် ကညီၣ်ဖိဖဲအိၣ်န့ၣ် ဂဲၤလိာ်ယုတၢ်သဘျုး</p>	<p>သုစိၤအံၤမဲပထီၣ်ဘၣ် တၢ်သဘျုးလၢပမုာ်လုၢ် ပူၤကလုာ်ထဲလီၤကီၢ်ပူၤ ထီၣ်တီဆါထၢန့ၣ်ဒီးသ့ ခိၣ်ပျီၣ်တၢ်ထုကပိၣ်ပူၤ အိၣ်ဘဲယံာ်သုလၢသးပူၤ ကီၢ်သဘၣ်ယကညီၣ်ဖိ ဖိၣ်လိာ်စုယံးမၤသကီၢ်</p>	<p>မိၤသ့ၣ်အမ့ၢ်ကီၢ်ဂၤ ဘၣ်ဆၢၣ်သးမိၤ (ဆါမ့ၢ်) California USA</p>



**မြန်မာစစ်တပ်အဆိပ်သီးစားပြီး**

လွန်ခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်နေ့သည် မြန်မာစစ်တပ်က အာဏာသိမ်းခြင်း သုံးနှစ်ပြည့်လာခဲ့ပြီဖြစ်သည်။ ဤဆောင်းပါးသည် မြန်မာစစ်တပ် အာဏာသိမ်းသည့်အချိန်မှစ၍ သုံးနှစ်ပြည့်သည်အထိ ပေါ်ပေါက်လာသော မြန်မာစစ်တပ် (ဝါ) စစ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းတို့၏ လားရာနှင့် မိမိတို့တော်လှန်ပြည်သူများအနေဖြင့် မည်သည့်လားရာအတွက် အရေးတကြီးထား၍ ပြင်ဆင်ထားသင့်သည်ကို အဓိကထား ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။ အာဏာသိမ်းပြီးနောက် ထကြွလာကြတဲ့ ခုခံတွန်းလှန်မှုများသည် မြန်မာစစ်တပ်အား သိသာထင်ရှားစွာ ကိုင်လှုပ်နိုင်လာခဲ့သည်မှာ နိုင်ငံတကာပညာရှင်များ၏ သုံးသပ်ချက်ဆောင်းပါးများစွာ အပါအဝင်၊ နိုင်ငံတဝန်း၌ တွန်းလှန်တိုက်ပွဲများ၏ရလဒ်သတင်းများ၊ စုပေါင်းမှုနှင့် ပူးပေါင်းလုပ်ဆောင်မှုအားကောင်းလာသော နိုင်ငံရေးအဖွဲ့များ၊ သမိုင်းတလျှောက် အင်းစိန်တိုက်ပွဲပြီးသည့်အချိန်မှစ၍ တွေ့မြင်ရခဲ့သည့်သော မြို့ပြတိုက်ပွဲများ၊ ပြည်သူများ၏ နိုးကြားမှုများနှင့် ထောက်ခံကူညီမှုများသည် အရေးပါသည့် သာဓကများဖြစ်သည်။ စစ်ကောင်စီ၏ နိုင်ငံရေးနှင့် စစ်ရေးလားရာသည် တော်လှန်ရေးပြည်သူများအပေါ်တွင် တိုက်ရိုက်အချိုးကျလျက်ရှိသောကြောင့် ဤသဘောတရားကို အခြေပြု၍သာ ဆွေးနွေးတင်ဆက်သွားမည်ဖြစ်သည်။

လားရာကို မဆွေးနွေးမီ လာရာကို အကျဉ်းချုပ် ဆွေးနွေးတင်ပြလိုသည်။ အေးခဲလာ၍ အကောင်အထည်မဖော်နိုင်တော့သော ငြိမ်းချမ်းရေးဖြစ်စဉ်နှင့်အတူ NLD အစိုးရသည် စစ်အစိုးရအဆက်ဆက် တည်ဆောက်ထားသည့် တိုင်းရင်းသားအရေး လစ်လျူရှုသော ဗမာနိုင်ငံရေးကို သာဓကပြုသည့်နိုင်ငံရေးအခင်းအကျင်းကိုဆက်လက်မောင်းနှင်ခဲ့သည်။ တိုင်းရင်းသား တန်းတူညီမျှရေးဟု ဆိုရာ၌ ပြည်သူလူထုအများစုသည် ၎င်းတို့နားလည်ထားသည့် လူမျိုးရေးအစွန်းရောက်မှုကိုသာ မြင်ကြသည်မှာ သာမန်ဖြစ်သည်။ ၎င်းအပြင် အထင်ရှားဆုံးတစ်ခုဆိုရလျှင်နိုင်ငံသားနှင့် တိုင်းရင်းသားဆိုသော စကားလုံးနှစ်လုံးကို မိမိတို့၏ နေ့စဉ်ဘဝဖြတ်သန်းမှုအရ သေချာဆန်းစစ်ခြင်းဖြင့် အခြေခံသဘောတရားအားဖြင့် သိနိုင်မည်ဖြစ်သည်။ ဗမာတိုင်းရင်းသားများသည်ကရင်နည်းတူ ကချင်နည်းတူ ချင်းနည်းတူ အစရှိသည့် တိုင်းရင်းသားများနည်းတူ တိုင်းရင်းသားများသာဖြစ်ကြသည်။ သို့သော် ဗမာလူမျိုးကြီးဝါဒကို အမြစ်တွယ်စေခဲ့သည့် စစ်အစိုးရ အဆက်ဆက်က ဗမာလူမျိုးသည် ဤနိုင်ငံ၏ အဓိကလူမျိုးဖြစ်သည့် သဏ္ဍာန် လူမှုစနစ် တခုကို ဤလူမှုအဖွဲ့အစည်း၌ တည်ဆောက်လာခဲ့သည်။ ထို့ကြောင့် ဗမာလူမျိုးနှင့် မြန်မာနိုင်ငံသားသည် တထေရာတည်းဖြစ်၍ အခြားသောတိုင်းရင်းသားများမှာ ဗမာလူမျိုးများမှ ဗမာမှုပြုထားသော လူမှုစနစ်၊ နိုင်ငံရေးစနစ်၊ ထံသို့ အခက်အခဲကြားထဲမှ ညီအကိုသဖွယ် ကူညီသွတ်သွင်းရမည်ဆိုသော အသွင်ရှိသည်။

စစ်အစိုးရအဆက်ဆက် သုံးစွဲလာသော တိုင်းရင်းသား ညီအကိုမောင်နှမများ ဆိုသည်မှာ တန်းတူမျှတမှုမရှိသော အကြီးမှအငယ်ကို ထိန်းကျောင်းဦးစီး ရမည်ဟူသော သဘောတရားကို အခြေပြုသည့် အ

ဆင့်အတန်း ဂုဏ်သိမ်အဆင့်ဆင့် (hierarchy) ဖြင့် လိုသလိုချယ်လှယ်သည့်စနစ်ပင်ဖြစ်သည်။ ၎င်းတို့ပြောဆိုသည့် စည်းလုံးညီညွတ်ရေးဆိုသည်မှာလည်း တန်းတူညီမျှမှုမရှိသည့် အခြယ်လှယ်ခံ ဂုဏ်သိမ်သည့် လူမျိုးအနေဖြင့်သာ ၎င်းတို့ပုံသွင်းထားသည့် ပုံစံခွက်ထဲသို့ ဝင်ရန်ပင်ဖြစ်သည်။ တန်းတူညီမျှမှုဟု ဆိုရာ၌ မိမိတို့သည် စစ်အစိုးရအဆက်ဆက် တည်ဆောက်ခဲ့သည့် လူမှုစနစ်ထဲမှနေ၍ တွေးလျင်မမြင်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏ တွေးခေါ်ပုံရှု မြင်ပုံတို့သည် ဤစနစ်အတွင်း၌သာ ရှိသောကြောင့် ကွယ်နေသောအသိ (epistemic blind spot) တနည်းအားဖြင့် နေ့စဉ်ဘဝတွင် အထပ်ထပ်အခါခါ လွမ်းမိုးနေသော အသိကြောင့် အခြားသောအသစ်သော အသိတို့ကို သိရှိရန် မလွယ်လှပေ။ တိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှမှုဟူသော အနစ်သာရကို သိရှိရန်မှာ မိမိတို့၏ နေ့စဉ်ဘဝ တွေးခေါ်မှုရှုမြင်မှုထက်ကျော်လွန်၍ ဖြစ်တည်ခဲ့သော သမိုင်းအကြောင်းအရာများကို သိရှိနားလည်ရန် လိုအပ်ပေမည်။ အမျိုးသားရေးနိုးကြားခဲ့သူများသည် ဗမာလူမျိုးတစ်ခုတည်းသာ မဟုတ်ပါ။ ကရင်လူမျိုး၏ အမျိုးသားရေးနိုးကြားမှုကို အထင်ရှားဆုံး မြင်တွေ့နိုင်သည့် သာဓကမှာ ၁၈၈၁ ခုနှစ်မှာ ဖွဲ့စည်းခဲ့သော ကရင်အမျိုးသားရေးအဖွဲ့အစည်းဖြစ်သည့် ဒေါက်ကလူအဖွဲ့အစည်းပင်ဖြစ်သည်။ အစိုးရကျောင်းများ၏ သမိုင်းသင်ခန်းစာများတွင် ဗမာလူမျိုးတို့၏ အမျိုးသားရေးလှုပ်ရှားမှုများကိုသာ သင်ကြားကြပြီး ဤနိုင်ငံ၏ အမျိုးသားရေးလှုပ်ရှားမှုဟု ဆိုရာ၌ ဗမာလူမျိုးများဦးစီးပုံဖော်သော အမျိုးသားရေးသာ မီးမောင်းထိုးပြကြသည်။ ဗမာလူမျိုးကသာ ဦးစီးပုံဖော်သော အမျိုးသားရေးကိုသာလျှင် အခြားသော တိုင်းရင်းသားလူမျိုးများက လက်ခံပြီး အသိအမှတ်ပြုရမည်ဆိုသော မူသည် ဤနိုင်ငံ၏ ကိုလိုနီခေတ်ဦးမှစ၍ ကိုလိုနီခေတ်နှောင်းပိုင်းအထိ မိမိတို့၏ ကိုယ်ပိုင်အမျိုးသားရေးနိုးကြားမှု၊ အမျိုးသားရေးလှုပ်ရှားဆောင်ရွက်မှုနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတို့ကို ချနင်း၍ ပြောက်ပျက်သွားအောင် ဖိနှိပ်မှုပင်ဖြစ်သည်။

ဤသို့တဖန် ပြန်လည်ပေါ်ပေါက်လာသော တော်လှန်ရေးသည် တိုးတက်ပြောင်းလဲမှုများဖြင့် အရှိန်အဟုန်မြင့်မားစွာ ချီတက်လာလင့်ကစား နောက်ဆုံး NLD အစိုးရလက်ထက်တိုင် မောင်နှင်လာသည့်အထက်တွင် ဆွေးနွေးတင်ပြခဲ့သော ပုံစံ (သို့) စနစ်ကို ဤတော်လှန်ရေးတွင် တွေ့မြင်နေရသေးသည်မှာ ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးတို့၏ တန်းတူညီမျှရေးကြိုးပမ်းမှုကိုများစွာအဟန့်အတားဖြစ်နေစေသေးသည်။ ယခုအာဏာသိမ်းခဲ့သည့် စစ်ကောင်စီသည်လည်း ဤသဘောတရားကို အခြေပြု၍သာ နိုင်ငံရေးနှင့် စစ်ရေးကို အဖြေရှာလိုသည်။ နိုင်ငံရေးဟု ဆိုရာ၌ ပြည်တွင်းနိုင်ငံရေးအခင်းအကျင်းကို ကြည့်မည်ဆိုရင် စစ်ကောင်စီ အလိုကျ ဖန်တီးထားသော ရွေးကောက်ပွဲ အတုအယောင်သာကျန်ရှိတော့သည်။ ထိုရွေးကောက်ပွဲ အတုအယောင်ပင်လျှင် မကျင်းပနိုင်သေးပေ။ ၎င်းတို့အနေဖြင့် ၎င်းတို့ပြန်လည်ကျင်းပပေးမည့် ရွေးကောက်ပွဲသည် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် မည်သည့် ပြဿနာအတွက်မဆို အဖြေဖြစ်နိုင်သည်ဟု တွက်ဆထားဟန်တူသည်။ ဤသို့ဖြင့် စစ်ကောင်စီသည် နိုင်ငံရေးနှင့်စစ်ရေးအရ မည်သို့သော ခြေလှမ်းများကို လှမ်းမည်နည်း။


စစ်ကောင်စီသည် နိုင်ငံရေးအရ ဖြစ်နိုင်ခြေရှိသည့် အခြေအနေများထဲမှ လှမ်းလက်စ လမ်းနှစ်သွယ်ကို ဆက်လက်လျှောက်လှမ်းရန် အခြေအနေရှိသည်။ ၎င်းတို့မှာ အိမ်နီးချင်းနိုင်ငံများနှင့် ဆတိုးဆက်ဆံရေး တိုးမြှင့်လုပ်ဆောင်ပြီး ၎င်းအိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသော ဒေသများရှိ တော်လှန်ရေး အင်အားစုများကို ဖိအားပေးရေး နှင့် ဒေသတွင်း အဖွဲ့အစည်းဖြစ်သည့် အာဆီယံ အဖွဲ့ အစည်းကိုဖြစ်စေ၊ အာဆီယံအဖွဲ့ ဝင်နိုင်ငံများနှင့်ဖြစ်စေ နိုင်ငံတကာမျက်နှာစာ၌ နိုင်ငံရေးဖိအားနေမှုကို လျော့ချရန် ဆက်လက်ချဉ်းကပ်ခြင်းတို့ပင်ဖြစ်ကြသည်။ ပထမ ခြေလှမ်းဖြစ်သော အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်လုပ်ဆောင်ရာ၌ ၎င်းအိမ်နီး

ချင်းနိုင်ငံများ၏ အကျိုးစီးပွားဖြစ်ထွန်းစေမည့် လုပ်ငန်းဆောင်တာများကို ဟန်မပျက် လုပ်ဆောင်ပေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့် လုပ်ဆောင်သည့်ချဉ်းကပ်မှုဖြစ်သည်။ ဥပမာ တရုတ်နိုင်ငံ၏ ရခိုင်၊ ကချင် နှင့် ရှမ်းမြောက်ဒေသရှိ ရင်းနှီးမြုပ်နှံမှုများ၊ စီးပွားရေးစီမံကိန်းများနှင့် စီးပွားရေးအရ အကျိုးပြုသည့် ကုန်သွယ်ရေးများကို ပို၍ အာမခံချက်ရှိသည့် လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်း၊ ထိုင်းနိုင်ငံသို့ ကမ်းလွန်သဘာဝ ဝေဟင်္ဂေ တင်ပို့ခြင်းပိုမိုနေသော သဘာဝဝေဟင်္ဂေ များကို တင်ပို့ခြင်း တို့ကို လုပ်ဆောင်လျက်ရှိသည်။ အဓိက ကမ်းလွန်ရန်နှင့် သဘာဝဝေဟင်္ဂေ လုပ်ကွက်များဖြစ်သည့် တနင်္သာရီတိုင်းရှိ ရဲတံခွန်၊ ရခိုင်ပြည်နယ်ရှိ ရွှေ၊ အခြားဒေသများရှိ ဇောတိက နှင့် ရတနာ စသည့်လုပ်ကွက်များမှ သုံးပုံနှစ်ပုံခန့်ကို ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချပြီး ကျန်တပုံကို တရုတ်သို့ တင်ပို့ရောင်းချသည်။ ထိုစီမံကိန်းများမှ စစ်ကောင်စီသည် ဝင်ငွေများစွာ ရရှိနေသည်။ အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာအစိုးရအဆက်ဆက်နှင့် ပဏာသင့်ပြီး မြန်မာစစ်တပ်ကို လက်နက်ပစ္စည်းရောင်းချမှုမှာ တရုတ်နှင့် ရုရှား ပြီးလျှင် တတိယအများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်သည့်အတွက် ၎င်းတို့၏ ဆက်ဆံရေးမှာ မည်သည့်ပြောင်းလဲမှုမျှ မရှိပေ။ ကုလားတန် မြစ် ဖွံ့ ဖြိုးတိုးတက်ရေးစီမံကိန်းလည်း လည်ပတ်နိုင်လျက်ရှိနေသည်။ လွန်ခဲ့သော စစ်ကောင်စီ ခြောက်လသက်တမ်းထပ်တိုးရန် ပြုလုပ်သော အစည်းအဝေးတွင်လည်း စစ်ကောင်စီသည် ဂေအန်ယူ ကို အိမ်နီးချင်း နိုင်ငံများနှင့် ပူးပေါင်းကာ တိုက်ခိုက်သွားမည်ဟု ကြုံးဝါးခဲ့သည်။

အာဆီယံအခင်းအကျင်းတွင်လည်း စစ်ကောင်စီသည် အာဆီယံအစည်းအဝေးများတွင် တက်ရောက်ခွင့်မရှိသော်လည်း လွန်ခဲ့သည့် ဇန်နဝါရီလ (၂၉) ရက် ၂၀၂၄ ခုနှစ်တွင် လာအိုနိုင်ငံ၌ ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌ ဆုံးဖြတ်ချက်ချမှတ်ခွင့်မရှိသော တက်ရောက်သူအနေဖြင့် တက်ရောက်ခွင့်ရရှိခဲ့သည်။ လွန်ခဲ့သောနှစ်၌ ထိုင်းနိုင်ငံအနေနှင့်လည်း Track (1.5) ကဲ့သို့သော ပညာရှင်များ၊ နိုင်ငံကိုယ်စားလှယ်များ ပါဝင်သည့် အလွတ်သဘောတွေ့ဆုံမှုများအတွက် ကမကထ ပြုလုပ်ပေးခဲ့သည်။ ထိုင်းနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများထဲတွင် ၎င်းသည် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းပဋိပက္ခများအတွက် အစိုးရပဟိုပြုသော ဖြေရှင်းခြင်းကိုသာ ဖြေရှင်းလေ့ရှိသည့်နိုင်ငံဖြစ်သည်။ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ဆောင်ရွက်မှု အလုပ်မဖြစ်သော်လည်း မည်သို့မျှ ဖိအားပေးခြင်းမျိုး မရှိပေ။ တနိုင်ငံနှင့် တနိုင်ငံကြား ဝင်စွက်ဖက်ရေး မပြုလုပ်ရဟူသော မူဝါဒကြောင့်လည်း အာဆီယံသည် စစ်ကောင်စီအတွက် အကာအကွယ် တံတိုင်းတခုအနေဖြင့်သာ ယခုတိုင်ရှိနေသေးသည်။ တစ်ခုတည်းသော စစ်ကောင်စီ၏ အဓိက နိုင်ငံရေးလားရာသည် ယခုဆွေးနွေးတင်ပြသွားသည့် နိုင်ငံရေးချဉ်းကပ်မှုများကို ပိုမိုအရှိန်တိုး၍ လုပ်ဆောင်သွားမည်ဖြစ်သည်။

မိမိတို့တော်လှန်ပြည်သူ့အနေနှင့် မိမိတို့၏အမျိုးသားတော်လှန်ရေးအတွက်ဖြစ်စေ၊ တမျိုးသားလုံးလွတ်မြောက်ရေးအတွက်ဖြစ်စေ စစ်ရေးနှင့်အတူ နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူ့ရေးရာစီမံအုပ်ချုပ်ရေး နှင့် သံတမံရေးတို့ကိုပါ တခါတည်း ပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပေသည်။ စစ်ကောင်စီကို ပို၍မျက်နှာသာပေးနေသော ထိုင်းနိုင်ငံကို ကောင်းစွာချဉ်းကပ်နိုင်လျှင် မြန်မာနိုင်ငံတောင်ပိုင်း၏ နိုင်ငံရေး၊ စစ်ရေးအပါအဝင် အခြားအရေးကြီးသော စီးပွားရေးကိုလည်း တိုးတက်ပြောင်းလဲနိုင်မည်ဖြစ်သည်။ ထိုင်းနိုင်ငံ နှင့် စစ်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံရေး တိုးမြှင့်လာလေလေ တော်လှန်ရေးအင်အားစု နှင့် တော်လှန်ပြည်သူများအတွက် အခက်တွေ့လေလေဖြစ်ရ၏။ မြဝတီကုန်သွယ်ရေးစခန်းသည် မြန်မာနိုင်ငံတွင် မူဆယ် ကုန်သွယ်ရေးစခန်းပြီးလျှင် ဒုတိယ အကြီးဆုံးဖြစ်ပြီး ထိုင်းနိုင်ငံမှ ပို့ကုန်အများစုကို တင်ပို့သော ကုန်သွယ်ရေးစခန်းဖြစ်သည်ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။ လွန်ခဲ့သောနှစ်၌ ထီးဆီးကုန်သွယ်ရေးစခန်းသည်

လည်း အရေးပါသော ထိုင်း-မြန်မာ ကုန်သွယ်ရေးတံတားဖြစ်သည်။ ထိုသို့ စီးပွားရေးအရ အချက်အချာကျသော နေရာများသည် မိမိတို့ဘက်ထိုနေရာများကို စီမံခန့်ခွဲနိုင်ရန် အင်မတန်အရေးကြီးပေသည်။ ထိုသို့သောနေရာများကို ကောင်းစွာစီမံခန့်ခွဲနိုင်ပါကလည်း ထိုင်းနိုင်ငံ၏ သံရေးတမံရေးသည်လည်း မိမိတို့ ကော်သူးလေအုပ်ချုပ်ရေးကို မဖြစ်မနေ အသိအမှတ်ပြု ဆက်ဆံလာရမည်ဖြစ်သည်။ ယခုအခါ ကော်သူးလေအတွက် အရေးပါသော မြို့ကြီးများဖြစ်သည့် မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ ကော့ကရိတ် စသည့်မြို့များကို စစ်ရေးအရ အနိုင်ယူရန် နီးစပ်လာသည်နှင့်အမျှ မိမိတို့သည် ထိုမြို့များကို စီးပွားရေး (အထူးသဖြင့်) ကုန်သွယ်ရေးကို အခြေပြု၍ အိမ်နီးချင်းနိုင်ငံ၏ အသိအမှတ်ပြုမှုကို ရယူနိုင်မည်မှာလည်း ဖြစ်နိုင်ချေရှိသည့် လားရာဖြစ်သည်။ လွယ်ကူရိုးရှင်းသည့် အခြေအနေနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုမဟုတ်သော်လည်း သုံးနှစ်ပြည့်ပြီးကာလတွင် မိမိတို့၏ တော်လှန်ရေးသည် တိုးတက်အောင်မြင်မှုများနှင့်အတူ ချီတက်လာနေပြီဖြစ်သည်။ စစ်ကောင်စီသည် အများစုသော ပညာရှင်များ၏ သုံးသပ်ချက်အတိုင်း ၎င်းသည် အဆုံးစွန်ထိ နိုင်ငံကို အနက်ဆုံးသော ချောက်ထဲသို့ ဆွဲချသွားမည်ဖြစ်သည်။ ဤသို့ဖြင့် စစ်ကောင်စီ အဆိပ်သီးကို စားသုံးပြီး သုံးနှစ်အကြာတွင် နိုင်ငံရေးလားရာများထဲမှ အခြေအနေအချို့ကို တင်ပြဆွေးနွေးလိုက်သည်။



**ဆက်လက်ချီတက်**

တစ်ချိန်က ကျောခြင်းကပ်ပေးဆပ်  
 ဗေဒနာ သွေးစလေးတွေနဲ့  
 ပြေးလွှား ခုခံခဲ့တယ်  
 လေထန် ရေဆန်  
 မုန်းတိုင်း ဒဏ်ကြောင့်  
 ဆူးပြောင့်ခဲလုတ် အဖို့ဖို့  
 တချို့က လမ်းဆုံလမ်းခွ  
 လမ်းခုလတ်  
 ကမ်းစပ်သောင်တင်  
 နေဝင်းအလင်းမှ  
 သိုက်မြုံ့ကို လက်လွတ်ရပေမဲ့  
 ခံယူချက်စိတ်ဓါတ်က ရှင်သန်စမြဲ  
 တစ်ပွဲနဲ့တစ်ပွဲ အလဲထိုးခံရပေမဲ့  
 မြေပေါ်မြေအောက် လက်သီးဆုပ်ထားစမြဲ  
 ခုတော့ ဗေဒနာရင်ခွင်မှာ  
 ဗေဒနာ နို့ရည် သောက်စို့ရင်း  
 အမျိုးသားသီးချင်းကို သီဆိုရင်း  
 မသေမချင်း ရှေ့ဆက်မယ် ....  
 awm/ဇန်နဝါရီ/2024  
 ckb&ji fi



### ခွဲအဲဒ်ယျှပ်-ကညီဒီကလုာ်စာဖျိာ်ကရၢလီာ်ခါာ်သး ပှၤကတိၤတၢ်ဟံး ပဒိာ်စီၤတီၢ်န့ၢ် အတၢ်ကတိၤဖဲ ၂၀၂၄ နံၣ် ခရံၣ်န့ၣ် ထီၣ်သီ မုၢ်န့ၣ် ၂၀၂၄ နံၣ် လါယန့ၣ်အါရံၤ ၁ သီ

ပဒိာ်စီၤတီၢ်န့ၢ် ကတိၤလီၤတၢ်လၢပယီၤကျိာ်ဒီး တၢ်ကျိာ်ထံ က့ၤအီၤလၢ ကညီကျိာ်န့ၣ်လီၤ

ဂီၤလၢအဂ့ၢ်ကိးဂၤဒဲး. ယုးယိာ်ပာ်ကဲဘၣ် ထံဖိကိာ်ဖိက မျၢာ်ကိးဂၤဒဲးန့ၣ်လီၤ. ၂၀၂၃ နံၣ်, နံၣ်လီၤလံၤပူၤကွံာ်ဝဲတုၤယီၤ ကဒီးဆူ ၂၀၂၄ နံၣ်, နံၣ်သီတနံၣ်အပူၤလံၤန့ၣ်လီၤ. ပမ့ၢ်ကွၢ် က့ၤ ၂၀၂၃ နံၣ်ဒီတနံၣ် အတီၢ်ပူၤန့ၣ် ပကထံာ်ဘၣ်လၢထံ ဖိကိာ်ဖိကမျၢာ်သ့ၣ်တဖၣ် အတၢ်ဝဲတၢ်ယိး, တၢ်ကီတၢ်ခဲတ ဖၣ်အိၣ်အါမး ဒီး တၢ်ဂ့ၤဒီးတၢ်အါန့ၣ် အိၣ်သယဲၤလိာ်အသး န့ၣ်လီၤ. စးထီၣ် ၂၀၂၁ နံၣ် ကိာ်ပယီၤသးမိၤစိရိၤဟံးန့ၢ် ဆူၣ်ထံကိာ်တၢ်စိတၢ်ကမိၤ ဒီးတုၤလၢ ၂၀၂၃ နံၣ်လၢ (၃) နံၣ် အတီၢ်ပူၤ ထံဖိကိာ်ဖိတဖၣ် ဘၣ်ကွၢ်ဆါာ်မဲာ်ဒီးတၢ်ကီ တၢ်ခဲအါမး လၢပဂံၢ်ထီၣ်ဒူးထီၣ်အီၤ တလၢာ်ဘၣ်န့ၣ်လီၤ. သးသမူအါဖျၢာ်ဘၣ်လုာ်ထီၣ်တုၤအသး, ဟံာ်ယီၤတၢ်ဖိတၢ် လံၤ လၢပဂံၢ်ဒူးအီၤတလၢာ်ဘၣ်တဖၣ် ဘၣ်လီၤမူၤလီၤမာ် ကွံာ် ဝဲဒၣ် န့ၣ်လီၤ. ကမျၢာ်လၢဘၣ်ယုာ်မ့ၢ် ဟးဖျိးတဖၣ် အနီၣ်ဂံၢ်နီၣ်ဒူး စ့ၢ်ကိး အိၣ် ၁ ကကွၢ်ဘျဲာ် တုၤလၢ ၂ ကကွၢ်ညါန့ၣ်လီၤ. ပဘၣ်ကွၢ်ဆါာ်မဲာ်ဒီး တၢ်ကီတၢ်ခဲအါကလုာ် ဒ်အံၤန့ၣ် ပသ့ၣ် ညါဘၣ်လၢ ထံဖိကိာ်ဖိကမျၢာ်တဖၣ် အတၢ်သးခုတလုာ်လၢ အပုာ်ယုာ်ပုာ်ဂီၢ်လၢ ကမျၢာ်တၢ်ဂဲၤလိာ် အံၤအပူၤန့ၣ်ပထံာ် သ့ၣ်ညါဘၣ်န့ၣ်လီၤ. သန့ၣ်က့ တၢ်လဲၤကျဲအံၤ တကတၢ်ဒီး ဘၣ်. ၂၀၂၃ လၢကွံာ်ဒီး တုၤယီၤလၢ ၂၀၂၄ နံၣ်အတီၢ်ပူၤ အံၤ သးမိၤစိရိၤကရၢအံၤ ဒ်သိး ကလီၤပအံၤကွံာ်, သးမိၤစိရိၤသန့ ကကတၢ်ကွံာ်အဂီၢ် အလီၤအိၣ်လၢ ထံဖိကိာ်ဖိကမျၢာ် တဖၣ် ကပုာ်ယုာ်ပုာ်ဂီၢ်ဒီးလၢ တၢ်ဂဲၤလိာ်အံၤအပူၤန့ၣ်လီၤ. လၢတၢ် န့ၣ်အယီၤ ဖဲ ၂၀၂၄ နံၣ်အတီၢ်ပူၤအံၤ ဒ်သိးသးမိၤ စိရိၤသန့ ကကတၢ်ကွံာ်အဂီၢ် ထံဖိကိာ်ဖိကမျၢာ်တဖၣ် ကဆၢထာ် ယုာ်ဒီးပှၤတပူၤယီၤ ပကဆဲးဂဲၤလိာ်ဒီး တၢ်ဆူညါပျဲာ်ပျဲာ်ဘၣ် အဂီၢ် မ့ၢ်တၢ်ဆါမုၢ်လၢ ဆါဂ့ၤဆါဝါဒီး တူၢ်လိာ်န့ၣ်အသီတ

နံၣ်အံၤန့ၣ်လီၤ.

ပဝဲကလုာ်ခူၣ် တၢ်ဟံးဆါကရၢတဖၣ် ထီၣ်ဘိပယုထီၣ် ဝဲဒၣ် ဒံာ်မိာ်ကရၢစံာ်ဂ့ၢ်ဝါ. တၢ်ထံသိးတုၤသိးဒီးနီၢ်ကစၢ်တၢ် စံာ်ညါပှၤလီၤသးခွဲးယာ် တဖၣ်န့ၣ်လီၤ. ဖဲသးမိၤစိရိၤဟံးန့ၢ် ဆူၣ် ထံကိာ်တၢ်စိတၢ်ကမိၤ ဝဲအလီၤခဲ တၢ်ဟံးဆါကရၢ ကရၢအဂၤတဖၣ် ဟဲဟံးထီၣ်ဝဲ ဒီး ပာ်ဖျိာ်မၤသကိးတၢ်အယီၤ ဂံၢ်ဘါဆူၣ်ထီၣ်ဝဲ ဒ်လပီအသိး ဒီး ဆူၣ်ထီၣ်ဝဲကွၢ်ကွၢ် တုၤလၢ အကဲထီၣ် ကမျၢာ်တၢ်ဟံးဆါ အကွၢ်အဂီၤအသိးန့ၣ်လီၤ. က တီၢ်အံၤ သးမိၤစိရိၤကရၢအံၤ ဘၣ်ကွၢ်ဆါာ်မဲာ်ဘၣ်ဒီး တၢ်ကီ တၢ်ခဲအါမး လၢကျဲအကပၤကပၤန့ၣ် ပထံာ်ဘၣ်အီၤန့ၣ်လီၤ. လၢတၢ်န့ၣ်အယီၤ ဖဲ ၂၀၂၄ နံၣ်အံၤ အဲာ်ဒီးဟ့ၣ်ပလီၢ် သးမိၤစိ ရိၤကရၢလၢ ပတၢ်ပညိာ်ကွၢ်စိ. ပထံာ်ဂီၢ်သဲးတၢ်အိၣ်ဆါ ထာ် လၢအမ့ၢ် သးမုၢ်ဒိာ်န့ၣ် ကဘၣ်ဟးထီၣ်ကွံာ်လၢ ထံဂျၢ် ကိာ်သဲးဂ့ၢ်ဝါအပူၤ သးမုၢ်ဒိာ်ကဘၣ်ဆီတလဲ က့ၤအသးဒီးက ဘၣ်အိၣ်ဝဲဒၣ်လၢ ထံဖိကိာ်ဖိ ကမျၢာ်ယုထၢထီၣ်ပဒိာ် အတၢ် တီခိာ်ရိၣ်မဲ အဖိလၢန့ၣ် သုကဘၣ်တူၢ်လိာ်အီၤန့ၣ်လီၤ. ခဲခါ တခါန့ၣ် ကွီၢ်မ့ၢ်အဒိာ်မ့ၢ်ဂ့ၤ ဆဲးမ့ၢ်ဂ့ၤ လၢသးမုၢ်ဒိာ်မၤက မ့ၢ်ဝဲန့ၣ် ကဘၣ်အုာ်ကီၤဝဲ ဒီး တူၢ်လိာ်ဝဲ တၢ်လဲလိာ်အဆါ ကတီၢ် တၢ်တီတၢ်တြၢ်န့ၣ်လီၤ. ပှၤတဂၤလၢလၢအမၤက မ့ၢ်တုၤကွီၢ်န့ၣ် တၢ်တဘၣ်ပျဲပူၤအဝဲသ့ၣ်ဘၣ်. တၢ်အံၤမ့ၢ်တၢ် လၢအရူဒိာ်ဒီး တၢ်ကဘၣ်တူၢ်လိာ်အီၤန့ၣ်လီၤ. ပဝဲဒု ပှၤလၢ အမၤကမ့ၢ်တၢ်တဖၣ်အတၢ်အိၣ်မူဆူညါ, တၢ်ဖိတၢ်လံၤ, တၢ် ထူးတၢ်တီၤ လၢတၢ်ဂုာ်န့ၣ်ဆူၣ်, ဟံးန့ၢ်ဆူၣ်အီၤတဖၣ် ဒ်သိး ကကဲထီၣ်က့ၤ တၢ်ဘၣ်ဘျူးလၢ ထံဖိကိာ်ဖိအဂီၢ် တၢ်ကဘၣ် ရဲၣ်ကျဲမၤအီၤဒ်လဲာ်န့ၣ် ပဝဲသ့ၣ်တဖၣ် ပကဂုာ်ကျဲးစး ရဲၣ်ကျဲၤ အီၤန့ၣ်လီၤ. ၃ ခါတခါန့ၣ် ဖဲပသ့ၣ်ထီၣ် ဖဲဒ်ဒ်ရၢာ်ဒံာ်မိာ်ကရၢ စံာ်ထံကိာ်အသီလံၤန့ၣ် တၢ်လၢအလိာ်ဝဲလၢ ကိာ်အံၤအဂီၢ်လၢ အမ့ၢ် တၢ်သ့ၣ်ထီၣ်ထံကိာ် တၢ်ဘျဲသဲးခိာ်သ့ၣ် အသီတဘျဲ န့ၣ် ပကဘၣ်ကွဲးပာ်လီၤအီၤန့ၣ်လီၤ. သးမိၤစိရိၤကရၢအံၤက ဘၣ်တူၢ်လိာ်ဝဲ တၢ်ယုထီၣ်အံၤန့ၣ်လီၤ. လၢခဲကတၢ်တခါန့ၣ် သးမိၤစိရိၤသန့ ကတၢ်ကွံာ် ဝဲအလီၤခဲန့ၣ် ထံဂျၢ် ကိာ်သဲးတၢ် ထံာ်လိာ်တဲသကိးတဖၣ် တၢ်ကဘၣ်မၤအီၤန့ၣ်လီၤ. ဖဲတၢ်မၤဝဲ ထံဂျၢ်ကိာ်သဲး တၢ်ထံာ်လိာ်တဲသကိးအဆါကတီၢ် ထံဂ့ၤကိာ် ဂၤအတၢ်ပုာ်ယုာ်ပုာ်ဂီၢ်န့ၣ် မ့ၢ်တၢ်လၢအရူဒိာ်အယီၤ ပုာ်ယုာ်ပုာ် ဂီၢ်ဝဲကသ့အဂီၢ် တၢ်ကဘၣ်တူၢ်လိာ်အီၤအဂီၢ် အဲာ်ဒီးဟ့ၣ်ပ လီၢ်ကဒီးန့ၣ်လီၤ. တၢ်ယုထီၣ် (၄) ထံာ်အံၤ မ့ၢ်ကျဲးထီၣ်လၢ သးမိၤစိရိၤကရၢအဂီၢ်အသိး တၢ်အံၤမ့ၢ်ပဝဲတၢ်ကလုာ် (ရၢ၆ သံ) န့ၣ်လီၤ. တၢ်မ့ၢ်တူၢ်လိာ် တၢ်ယုထီၣ် သ့ၣ်တဖၣ်အံၤန့ၣ် ပှၤလၢအဖိာ်ဂါကျဲၤယာ် သးမိၤစိရိၤသန့တဖၣ်အဂီၢ်ကမ့ၢ်ဝဲ ကျဲကျဲာ်တၢ်လၢအဂ့ၢ်တဘိအသိး ခါဆူညါတၢ်ကသ့ၣ်ထီၣ် ဖဲဒ်ဒ်ရၢာ်ဒံာ်မိာ်ကရၢစံာ်ထံကိာ်အဂီၢ် ပပာ်ပနီၣ်လၢအကမ့ၢ်ဝဲ ကျဲခိာ်စိးလၢ အဂ့ၢ်တဘိန့ၣ်လီၤ.


ပမ့ၢ်ဘၣ်တဲန့ၣ်ဖဲပဒုးသကိး ဒုာ်ဒါလၢသးဂ့ၢ်ဝါအဆါ ကတီၢ်န့ၣ် ပတဲအီၤအလီၢ်တအိၣ်ဘၣ်သန့ၣ်က့ ဆူညါအဂီၢ်န့ၣ် သးကရၢကရၢအါဖု ကပာ်ဖျိာ်မၤသကိးတၢ် ယုယုဖိးဖိးဒီးဒုး လီၤပျိာ်ကွံာ် သးမိၤစိရိၤသန့အံၤ ကန့ၢ်အဂီၢ် တၢ်လၢအရူဒိာ် တဖၣ်ဒ်အမ့ၢ် ထံဂျၢ်ကိာ်သဲးတၢ်တူၢ်ခိာ်ပာ်သး, ထံဂျၢ်ကိာ်သဲး တၢ်အိၣ်ဆါထာ်, တၢ်ပာ်သးလၢ အလီၤပလိာ်တဖၣ် ကအိၣ်




တဘျီတဖှ် ခဲအံပကွာ်ဆာ်မဲာ်ဘာ်အီအာအာသီသီန့ၣ်လီၤ. ဘီမုာ်စာ်ဖျိာ်ကရၢ အတၢ်ကရၢကရိတဖှ် ထီဘိတဲာ်ဒၢ်တၢ်ကတိၤလၢ အမ့ၢ် (Humanitarian Core Principle) တၢ်မၤစၢၤဆီၣ်ထွဲ ပှၤဂ့ၢ်ဝီတၢ်ဖံးတၢ်မၤအပူၤ တၢ်ကဘၣ်လူၤပိာ်မၤထွဲဝဲ တၢ် ၄ မံၤလၢအမ့ၢ် (၁) တၢ်ကဘၣ်မၤအီၤလၢတၢ်သဘျီအပူၤ (၂) တၢ်တဘၣ်အိၣ်ပှၤပူၤနီၤတဂၤ (အိၣ်တၢ်ဘၣ်စၢၤ)၊ (၃) တၢ်တဘၣ်မၤတံာ်တၢ်အီၤဘၣ် (၄) တၢ်မၤတၢ်ဒိပှၤကူပှၤကညီအသိး တၢ်ဂ့ၢ်ဒိသိးအံၤတဖှ် မံၤအသုတအိၣ်ဖျါလၢလံာ်ပူၤတဂၤ မ့ၢ်တခါ ကအိၣ်ဖျါထီၣ်စ့ၢ်ကိးလၢ တၢ်ဖံးတၢ်မၤအပူၤ ဒီး ပထံဖိကီၢ်ဖိလၢ အဘၣ်ကွာ်ဆာ်မဲာ်ဒီး တၢ်ကိတၢ်ခဲတဖှ် မံၤသုကဂ့ၢ်ကျဲးစး ဒိသိးအဝဲသ့ၣ်တဖှ် ကဒီးန့ၢ်ဘၣ်ပှၤဂ့ၢ်ဝီတၢ်ဆီၣ်ထွဲမၤစၢၤ လၢအချ့န့ၢ်လီၤ. ဒိသိးကဟ့ၣ်မၤစၢၤပှၤဂ့ၢ်ဝီ တၢ်ဆီၣ်ထွဲမၤစၢၤ လၢပှၤလိာ်ဘၣ် တၢ်မၤစၢၤတဖှ်အအိၣ်ကသ့အဂီၢ် မံၤသုတမၤစၢၤဒၣ်ဖဲ သးမိၤစိရိၤကရူၢ်အံၤအတၢ်တီခိၣ်ရိၣ်အဖိလၢာ် အိၣ်အိၣ်ဖိအပူၤအံၤတဂၤ လၢပဟီၣ်ကဝီပှၤသ့ၣ်မ့ၢ်ဟးဖျိး ၈၀ မျးကယၤ၊ ၉၀ မျးကယၤ အနီၣ်ဂံၢ်နီၣ်ဒွး

တဖှ် အဝဲသ့ၣ်တဖှ်အဂီၢ်လိာ်ဘၣ်ဝဲ ပှၤဂ့ၢ်ဝီတၢ်ဆီၣ်ထွဲ မၤစၢၤလီၤအဂ့ၢ်န့ၢ် အဲၣ်ဒီးတဲာ်ဘၣ်သ့န့ၢ်လီၤ. လီၤခဲအဲၣ်ဒီးကျၢ်တၢ်တဲာ်က့ၤဒ်အံၤန့ၢ်လီၤ. ၂၀၂၄ နံၣ်အံၤ လၢပဂီၢ်အိၣ်ပှၤဒီးတၢ်တၢ်တဖှ်အသိး တၢ်ခွဲးတၢ်ယာ်အဂ့ၢ် လၢပဂီၢ်စ့ၢ်ကိးအိၣ်ဝဲဒၣ်န့ၢ်လီၤ. ပကဂ့ၢ်ကျဲးစးဒုးလီၤပှိာ် သးမိၤစိရိၤတဖှ်အံၤတုၤအလီၤပှိာ်ကွံာ်တစုန့ၢ် ပအိၣ်ဒီးပဂီၢ်ပဘါ ဒီး ဂံၢ်ဘါအံၤအိၣ်ဟဲဝဲဒၣ်လၢ ထံဖိကီၢ်ဖိကမုၢ်တဖှ် အအိၣ်န့ၢ်လီၤ. ဒိန့ၢ်အသိး ပကအိၣ်ဆၢထၢာ်ဃုာ်ဒီး ထံဖိကီၢ်ဖိကမုၢ်တဖှ်ဒိသိး သးမိၤစိရိၤသန့ ကကတၢ်ကွံာ် လၢအဆိအချ့န့ၢ်လီၤ. ထံဂုၤကီၢ်ဂၤ ပှၤတဝါသ့ၣ်တဖှ်စ့ၢ်ကိး မံၤကအိၣ်ဆၢထၢာ်လဲၤ ဃုာ်တၢ်ဒီး ပထံဖိကီၢ်ဖိကမုၢ်တဖှ် ဒီး ပာ်ဖျိာ်မၤသကိးတၢ်လၢသးမိၤစိရိၤသန့ ကလီၤပှိာ်ကွံာ်ဝဲအဂီၢ်န့ၢ် အဲၣ်ဒီးတဲာ်ဒုးသ့ၣ်ညါ ထံဖိကီၢ်ဖိတဖှ် ဖဲ ၂၀၂၄ နံၣ် နံၣ်ထီၣ်သီအံၤန့ၢ်လီၤ. တၢ်ဘျုးဒိၣ်မးလီၤ.

**ကေအဲနံယု-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေၣ် ၂၀၂၃ ခုန့ၣ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲစာရင်းချုပ်**



ကေအဲနံယု-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေၣ် ၂၀၂၃ ခုန့ၣ်အတွင်း မိမိတို့၏ နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော်တပ်စွဲထားသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲကြီးတိုက်ပွဲငယ် (စခန်းသိမ်းတိုက်ပွဲ၊ ရင်ဆိုင်တိုက်ပွဲ၊ ပျောက်ကြားတိုက်ပွဲ နှင့် ဒရုန်းစစ်ဆင်ရေး) စုစုပေါင်း (၄၆၂၃) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။



ထိုတိုက်ပွဲ (၄၆၂၃) ကြိမ်အတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်ဘက်မှ အရာရှိအရာခံ အပါအဝင် တပ်သားစုစုပေါင်း (၅၀၀၅) ဦးသေဆုံးပြီး (၃၃၄၅) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တို့၏ ဦးဆောင်မှုအောက်ရှိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် (၁၅၄)ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ပြီး (၅၉၇) ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ပွဲများအတွင်း အဘက်ဘက်မှ ရှုံးနိမ့်လာရသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှလည်း ပြည်သူလူထုများအား အညှိုးကြီးစွာရန်သူသဖွယ် ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် အမျိုးမျိုးသော အကြမ်းဖက်လုပ်ရပ်များကို တစ်နေ့တစ်ခြား တိုးမြှင့်လုပ်ဆောင်လာသည့်အတွက် ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း ၂၀၂၁ ခုန့ၣ်မှ ၂၀၂၃ ခုန့ၣ်အထိ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ (၇၅၁၆၆၉) ဦးအထိရှိလာပြီးဖြစ်သည်။





ဒီး သူတို့ထိန်းသားသဟိုင်တဖန် အယိန့်လီလီ။

(၉) ဝိတဝိ တာမလိနံ (၂၀၂၂-၂၀၂၃) နံအံၤ ကွဲဖိ ဖျီထီဝဲခဲလၢာ် (၃၅) ဂၤ ဒီး ပထံာ်ဘၣ်လၢ မှာ်ပုသုာ်တဖန် လၢအိၣ်ဒီး တာ်သုာ်ဆူာ်သးဂဲၤ လၢကမၤတာ်ဆူညါ အဂီၢ်၊ သးအိၣ်ယုသုာ်ညါမၤလိန့ၢ်တာ်ကိးဂၤဒဲးန့ၢ်လီၤ။

တာ်မၤလိ တဝိဘၣ်တဝိ တုၤလီၤလၢခဲအံၤ (၉) ဝိတဝိအံၤ ဘၣ်တာ်ရဲၣ်ကျဲၤအိၣ်လၢ ခုာ်အဲၣ်ယုာ်လီၢ်ခါၣ်သး ဒီး တာ်ပာ်ဖျိာ် ဆိၣ်ထွဲသကိးအိၣ်လၢ ကီၢ်ရူၢ်သးက့တဖန် ဃုာ်ဒီးကရူၢ်ကရၢ လၢ တာ်ချၢမှၢ်ဂ့ၤ၊ ပုၤနီၢ်တဂၤမှၢ်ဂ့ၤ တဖန် အတာ်သးအိၣ်ဆိၣ် ထွဲမၤစၢၤအိၣ်န့ၢ်လီၤ။ ဘၣ်တာ်ကွၢ်ထွဲ ကဟုကယာ်အိၣ် ဘူး ဘူးတံာ်တံာ်လၢ ကွဲကမံးတံာ် လၢတာ်ဃုထၢ ပာ်လီၤအိၣ် လၢ ခုာ်အဲၣ်ယုာ် လီၢ်ခါၣ်သး အတာ်ရဲၣ်တာ်ကျဲၤ အဖီလၢန့ၢ်လီၤ။

လံာ်တာ်သိၣ်လိမိာ်ပုၤ တဘျီစုာ်စုာ်အဂီၢ်ခိၣ်န့ၢ်လၢ အဘၣ် ထွဲဘၣ်ဃးတဖန် ဟ့ၣ်လီၤအဆၢကတီၢ် သိၣ်လိန့ၢ်ယုၤဝဲ တ ကတီၢ်ဃီ တာ်ဃုန့ၢ်စုာ်ကိး သရၣ်သမၢ ပုၤသ့ပုၤဘၣ်လၢတာ် ချၢတဖန် လၢအသုာ်အိၣ်သးအိၣ်သုာ်ဆူာ် သးဂဲၤ ဒီး ဟ့ၣ်လီၤ အတာ်သ့တာ်ဘၣ် လၢအအိၣ်ဒီးအိၣ် တဖန်န့ၢ်လီၤ။

တာ်မၤလိလီၢ်အံၤ မ့တမ့ာ် ပတီၢ်ထီပိညါ တာ်မၤလိလီၢ်

ဘၣ်ဆၣ်ဒီး ပပလၢာ်ဘၣ်လၢ မှၢ်တာ်လၢအကဲဘျူးကဲဖျိာ်လၢ ပတာ်ကရၢကရိဒိတဖုအဂီၢ်ဖဲလၢပတအိၣ်ဒဲးလၢ တာ်ပာ်ဆၢ တာ်ဂဲၤလီၢ် ဒီးတာ်ကီတာ်ခဲကတီၢ်ဒီး တာ်သုာ်ထီၣ်ကူၣ်သ့ပိ ညါလီၤဆီတာ်ရဲၣ်တာ်ကျဲၤ လၢအဘၣ်ဃးဒီး ထံရူၢ်ကီၢ်သဲးဒီး တာ်ပၤတာ်ပြးအမုၢ်ကျၢၢ် တန့ၢ်ဒဲးဘၣ် အကတီၢ်န့ၢ်လီၤ။ တာ် ကီတာ်ခဲ တာ်လိာ်အိၣ်အိၣ်အါမံၤ လၢတာ်လဲၤကျဲပူၤ ဘၣ်ဆၣ် ပမၤန့ၢ်ကွံာ်အိၣ်န့ၢ်ဝဲသ့ဝဲခိဖျိလၢ တာ်ပာ်ဖျိာ်မၤသကိးတာ် အ တာ်ဂံာ်တာ်ဘါအယိန့ၢ်လီၤ။ တာ်မုၢ်လၢအိၣ်ဒဲးလၢတာ်ရဲၣ်တာ် ကျဲအံၤ ကလဲၤတာ်ဆူညါ တုၤလၢ ပတာ်ပညိာ် လၢကသုာ် ထီၣ် ပတီၢ်ထီပိညါလီၤဆီ လၢအဘၣ်ဃးဒီး ထံရူၢ်ကီၢ်သဲးဒီး တာ်ပၤတာ်ပြးအကျိ လၢကအိၣ်ဖျိာ်ထီၣ်န့ၢ် တာ်ပၤတာ်ပြးဒီး ထံရူၢ်ကီၢ်သဲးခိၣ်န့ၢ်လၢ အိၣ်ဒီးကံာ်စီတာ်သ့တာ်ဘၣ်လၢ ခါဆူ ညါတာ်ပၤဆူၤက့ၤ ပပုၤကလုာ် ဒိတကလုာ်အဂီၢ် န့ၢ်လီၤ။

(ပစံးဘျူးဘၣ် ပုၤတဂၤစုာ်စုာ်လၢ အဟ့ၣ်လီၤအတာ်ဆၢ ကတီၢ် လၢတာ်အံးထွဲကွၢ်ထွဲ ပၤဆူၤရဲၣ်ကျဲၤ ဆိၣ်ထွဲမၤစၢၤ သိၣ်လိန့ၢ်ယုၤ ဟ့ၣ်ဂံာ်ဟ့ၣ်ဘါ ဟ့ၣ်ကူၣ်ဟ့ၣ်ဖးလၢ ကွဲအတာ် ရဲၣ်တာ်ကျဲအံၤ အတာ်ကဲထီၣ်လိာ်ထီၣ် အဂီၢ်န့ၢ်လီၤ။)



# တီၢ်ရူၢ်ချၢာ်ဖျိာ်ဖျိာ် ဒိတရဲး ၂၄ ဝိတဝိ ခိၣ်န့ၢ်လၢတာ်ဃုထၢထီၣ်အိၣ်တဖန်

ခုာ်အဲၣ်ယုာ်-ကညိဒိကလုာ်စၢၤဖျိာ်ကရၢ ကီၢ်ရူၢ်ချၢာ်လွံာ် ထူၣ် ရဲၣ်ကျဲၤမၤဝဲ ၂၄ ဝိတဝိ ကီၢ်ရူၢ်ခိကရဲးဖဲ ကီၢ်ရူၢ်ဝဲလီၢ် ခိၣ်သ့ၣ်န့ၢ်လီၤ။ ခိကရဲးအံၤ တာ်စးထီၣ်မၤအိၣ်ဖဲ ၂၀၂၄ နံၣ်လၢ ယနူၤအါရံၤ ၉ သီ တုၤ ၂၀ သီ, တာ်မၤအိၣ်လၢ (၁၂) သီအ တီၢ်ပူၤဒီး ခိကရဲးအံၤ ဝံၤဝဲဒၣ်ဂ့ၤဂ့ၤဘၣ်ဘၣ်န့ၢ်လီၤ။ လၢကီၢ် ရူၢ်ခိကရဲးတဘျီအံၤ ခိၣ်န့ၢ်ခါၣ်စးခဲလၢာ် ဟံထီၣ်ဝဲ ၈၅ ဂၤ န့ၢ်လီၤ။ ခိကရဲးပူၤ တာ်ဃုထၢပာ်လီၤဝဲ ခိၣ်န့ၢ်တဖန်လၢကတီၢ် ခိၣ်ရိၣ်မဲ ကီၢ်ရူၢ်တာ်ဖံးတာ်မၤတဖန် လၢတာ်ကမၤအိၣ်ဆူညါ တဖန်န့ၢ်လီၤ။

ကီၢ်ရူၢ်ထီဘိကမံးတံာ် ခိၣ်န့ၢ်လၢတာ်ဃုထၢထီၣ် ဒီး မူဒါ တာ်မၤလၢတာ်ဟ့ၣ်လီၤ အိၣ်တဖန် အိၣ်ဖျါဒ်လၢာ်အသိးန့ၢ်လီၤ။

- (၁) ပဒိၣ်စီၤအဲၣ်ကလုာ်သ့ - ကရၢခိၣ်/ကီၢ်ရူၢ်ခိၣ်
- (၂) သးခိၣ်ကျၢၢ်ဖိ စီၤလုၤတြီၤ-ကီၢ်ရူၢ်ခိၣ် (၂)/ကီၢ်ရူၢ် ခိၣ် (၂)/ သးက့ (၃) သးက့ခိၣ်
- (၃) ပဒိၣ်စီၤလၢာ်ဖိ - ကီၢ်ရူၢ်န့ၢ်ရဲၣ်
- (၄) ပဒိၣ်စီၤနဲထူဘွဲ - ကီၢ်ရူၢ်န့ၢ်ရဲၣ်သဃဲၤ
- (၅) ပဒိၣ်စီၤခါမဲ - စံာ်ညိာ်ကွီၢ်ခိၣ်
- (၆) ပဒိၣ်စီၤဖျၢာ်ဂ့ၤ - ခိသ့ကျိာ်စ့ဝဲကျိၤခိၣ်
- (၇) ပဒိၣ်စီၤဟဲဂ့ၤ - စံာ်ပုၤသုာ်ဖျးဝဲကျိၤခိၣ်
- (၈) ပဒိၣ်စီၤဝါရူၢ်တိ - ဆူၣ်ချၢမၤစၢၤဝဲကျိၤခိၣ်
- (၉) ပဒိၣ်စီၤခဲလံာ်ဘဲ - ဝံစိာ်တိဆူၤဒီးတာ်ဆဲးကျိးကျဲ ဝဲကျိၤခိၣ်
- (၁၀) ပဒိၣ်စီၤဆၣ်ကူ - သ့ၣ်ပုၤဝဲကျိၤခိၣ်

- (၁၁) ပဒိၣ်စီၤလးစ့ - ကူၣ်သ့ဆဲးလၢဝဲကျိၤခိၣ်
- (၁၂) ပဒိၣ်စီၤကွီၢ် - ဘုၣ်ဖိာ်မၤညာ်ဝဲကျိၤခိၣ်
- (၁၃) ပဒိၣ်စီၤဖါရဲး - ဆီထံးကီၢ်ဆၣ်ခိၣ်
- (၁၄) ပဒိၣ်စီၤမှံၤဟဲ - မူကီၢ်ဆၣ်ခိၣ်
- (၁၅) ပဒိၣ်စီၤလးရွံၣ်ဟဲ - လၢာ်ခိၣ်ကီၢ်ဆၣ်ခိၣ်
- (၁၆) သးခိၣ်ခိၣ်ဂီၢ်ဂ့ၢ် စီၤစါဝဲ - ဆီထံးကီၢ်ဆၣ်ခိၣ် (၂) /သးရူၢ် (၇) ခိၣ်
- (၁၇) သးခိၣ်ခိၣ်ဂီၢ်ဂ့ၢ် စီၤအိၣ်စီၤလု - လၢာ်ခိၣ်ကီၢ်ဆၣ် ခိၣ် (၂)/ သးရူၢ် (၉) ခိၣ်
- (၁၈) ပဒိၣ်နီၢ်လုလုာ်ဖိ - ကူၣ်သ့ဆဲးလၢဝဲကျိၤန့ၢ်ရဲၣ်
- (၁၉) ပဒိၣ်နီၢ်ဖိကဘျီထူ - ခိသ့ကျိာ်စ့ဝဲကျိၤန့ၢ်ရဲၣ်
- (၂၀) ပဒိၣ်စီၤတိခိၣ်စိ - ဝဲဒါးခိၣ်
- (၂၁) ပဒိၣ်နီၢ်ခရံာ်န့ၢ်မူ - ကညိပိာ်မုာ်ကရၢခိၣ် တဖန်န့ၢ်လီၤ။

ဒ်န့ၢ်အသိး တာ်ဃုထၢပာ်လီၤစုာ်ကိး ကီၢ်ရူၢ်ပၤဆူၤတာ် ကမံးတံာ် ဒ်လၢာ်အသိးန့ၢ်လီၤ။

- (၁) ပဒိၣ်စီၤအဲၣ်ကလုာ်သ့ - ကမံးတံာ်ခိၣ်
- (၂) သးခိၣ်ကျၢၢ်ဖိစီၤလုတြီၤ - ကမံးတံာ်ခိၣ် (၂)
- (၃) ပဒိၣ်စီၤလၢာ်ဖိ - ကမံးတံာ်န့ၢ်ရဲၣ်
- (၄) ပဒိၣ်စီၤနဲထူဘွဲ - ကမံးတံာ်န့ၢ်ရဲၣ်သဃဲၤ
- (၅) ပဒိၣ်စီၤခဲလံာ်ဘဲ - ကမံးတံာ်ဖိ
- (၆) ပဒိၣ်စီၤဝါရူၢ်တိ - ကမံးတံာ်ဖိ
- (၇) ပဒိၣ်စီၤဖျၢာ်ဂ့ၤ - ကမံးတံာ်ဖိ
- (၈) ပဒိၣ်စီၤဟဲဂ့ၤ - ကမံးတံာ်ဖိ
- (၉) ပဒိၣ်နီၢ်ဖိကဘျီထူ - ကမံးတံာ်ဖိ သ့ၣ်တဖန်န့ၢ်လီၤ။

**ကော်သူးလေအုပ်ချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစား များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် သေဆုံးမှုများ စာရင်း**

  
 မိုင်းဆိုင်ယုင်-ကညီဒီကလွင်စာပို့ကရု  
 ကရင်အမျိုးသားအစည်းအရုံး  
**Karen National Union**

**ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးအစားများ ၂၀၂၃ ခုနှစ်**

၁။	ပြည်သူလူထုများအား လေကြောင်းမှပစ်ခတ်တိုက်ခိုက်ခြင်း	၇၉၁ ကြိမ်
၂။	ပြည်သူလူထုများအား လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း	၂၀၇၅ ကြိမ်
၃။	ပြည်သူလူထုများအားလက်နက်ငယ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း	၄ ကြိမ်
၄။	ပြည်သူလူထုများအားသေနတ်ဖြင့်အကြောင်းမဲ့ပစ်ခတ်ခြင်း	၂၆ ကြိမ်
၅။	ပြည်သူလူထုများ အသုံးပြုသောလမ်းများတွင် ဝိုင်းတောင်ခြင်း	၄၀ ကြိမ်
၆။	ပြည်သူလူထုများအား ပေါ်တာအဖြစ်အသုံးပြုခြင်း	၂ ကြိမ်
၇။	ပြည်သူလူထုများအား ဖမ်းဆီးခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်း	၅၅ ကြိမ်
၈။	ပြည်သူလူထုများအား ညှဉ်းပန်းနှိပ်စက်ခြင်း	၁၄ ကြိမ်
၉။	ပြည်သူလူထုများအား လူသားခိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ခြင်း	၃ ကြိမ်
၁၀။	ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများအားဖျက်ဆီးခြင်း	၅၆ ကြိမ်
၁၁။	ပြည်သူလူထု၏ နေအိမ်များအားဖျက်ဆီးခြင်း	၄ ကြိမ်
၁၂။	ပြည်သူလူထု၏ နေအိမ်များအားဖျက်ဆီးပြီးလျှင်သည့် များကိုယူဆောင်သွားခြင်း	၃ ကြိမ်
၁၃။	ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများအတွင်းအမှေ့ယူဆောင်ခြင်း	၂၇ ကြိမ်
၁၄။	ပြည်သူလူထုများအား အတင်းအဓမ္မခိုင်းစေခြင်း	၈ ကြိမ်
၁၅။	ပြည်သူလူထုများအား အတင်းအဓမ္မရွှေ့ပြောင်းစေခြင်း	၁ ကြိမ်
၁၆။	ပြည်သူလူထုများအား ငွေတောင်းခံခြင်း	၅ ကြိမ်
၁၇။	ပြည်သူလူထုများအား ဖမ်းဆီးငွေတောင်းခံခြင်း	၅ ကြိမ်
၁၈။	ပြည်သူလူထုများအား ခြိမ်းခြောက်ခြင်း	၆ ကြိမ်
<b>စုစုပေါင်း</b>		<b>၃၁၂၅ ကြိမ်</b>

  
 မိုင်းဆိုင်ယုင်-ကညီဒီကလွင်စာပို့ကရု  
 ကရင်အမျိုးသားအစည်းအရုံး  
**Karen National Union**

**ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ထိခိုက်ပျက်စီး သေဆုံးမှုများ ၂၀၂၃ ခုနှစ်**

၁။	အိမ်ပျက်စီးမှု	၁၈၆၉ လုံး
၂။	ခိုက်ပျိုးခြံပျက်စီးမှု	၁၁ ခြံ
၃။	ပြည်သူပိုင်အဆောက်အအုံပျက်စီးမှု	၉၁ လုံး
၄။	ဆေးရုံပျက်စီးမှု	၅ လုံး
၅။	ဆေးပေးခန်းပျက်စီးမှု	၂ လုံး
၆။	စာသင်ကျောင်းပျက်စီးမှု	၁၆ ကျောင်း
၇။	ဗလီကျောင်းပျက်စီးမှု	၁ ကျောင်း
၈။	ဘုန်းကြီးကျောင်းပျက်စီးမှု	၂၅ ကျောင်း
၉။	ဘုရားကျောင်းပျက်စီးမှု	၁၈ ကျောင်း
၁၀။	ပြည်သူဖမ်းဆီးခံရမှု	၁၉၅ ဦး
၁၁။	ပြည်သူထိခိုက်မှု	၆၆၁ ဦး
၁၂။	ပြည်သူသေဆုံးမှု	၁၉၅ ဦး

**ကညီတပ်ပျက်စီးမှုနှင့်အပစ်ပယ်မှုများအပေါ် ပပုကလွင်တပ်မတော်၏ တုံ့ပြန်မှုများ**

- ၁. စံးဘျူးတပ်သူ ယခိုင်နာ် ထံကီဂီဂီသုဟုဂ်လီသး ခ်သီးကညီကတီပျါ မျှ်ဆါမုဂ်နာသုတုဂ်ဆါ
- ၂. တာ်အိုဂ်အါသုဟုဂ်လီပပ် ပသါပုနီဂ်တသုဘုဂ် တာ်ပာ်ဆာလဲၤတဂ်းသး ခိဂ်နာ်အါဂၤတၢ်တုဂ်ဆါ
- ၃. လာပျာပပုကညီပိ တာ်ဒုးတာ်ယၤအါဝဲယံ ကလွင်ဂၤဆိဂ်တာ်မၤနာၤ လံၤလံာ်ကုဂ်သုတၢ်လၢၤ
- ၄. ဘုဂ်ဆဂ်စိၤခဲအံၤတဘျီ ကညီကုဂ်သုအါထီဂ်ပီ ယပုကလွင်ပုကညီ ထံကီဂီကနုဂ်ကျဲတကီ
- ၅. တာ်မုဂ်ခုဂ်ကတီဂ်အဂီဂ် လိဂ်ဘုဂ်တာ်ယုပိးနီဂ်ကီဂ် တာ်ယုပိးမုဂ်အိဂ်နီဂ်ကီဂ် ပတာ်မုဂ်လံာ်ကျဲတကီ
- ၆. စံးဘျူးယုလၢအဟုဂ်ပုၤ ခိဂ်နာ်သိဂ်ဒုသုဂ်တပုဂ် အဝဲသုဂ်ဘုဂ်ဟုဂ်လီသး ပကမ္ပာ်ကတီဂ်မုဂ်ဘုဂ်

- ၇. ခီပျီလၢအဟုဂ်လီသး တာ်ပာ်ဆာအံၤလဲၤဒဲးတာ် တာ်ပာ်ဆာအံၤတဟါမာ် အသုအသုပထံဂ်ဘုဂ်
- ၈. မုဂ်ကတီဂ်ဝဲဒဂ်တနုၤ ယပုကလွင်ကသးပံု သးပံုလၢလီာ်ဘျူးလီာ်ယံၤ မုဂ်လၢအိဂ်ဒီးထံကီဂ်လံ

လာ  
စီၤနုဂ်ထီတံ  
(၉) ဝီတံစီၤစၢၤသုဂ်ထီတံ



ထါအိပညီ- မုဂ်လၢပဝဲကညီတကလွင်အံၤ ဘုဂ်တၢ်ဂုဂ်ကျဲၤစၢၤ မၤလီၤမာ်ကွံၣ် ပုၤ လၢစၢၤထီဂ်မိာ်ပာ်ပံုအစိၤလဲၤလဲၤ, ပတုဂ်တနုဂ်ဘုဂ်ဒီးဘုဂ်ဂၤဆာထာဂ် ထီဒါကတီဂ်နုဂ်လီၤ. လၢပတာ်ထီဒါတာ်လၢ တာ်တီတၢ်တြာ်အပုၤအံၤ မိ မုဂ်ကတီဂ်ဝဲဒဂ်တနုၤ ပပုကလွင်ကညီအံၤ ကတီဂ်ကုၤဒီးအထံအကီဂ် ဒီးကညီပိ အံၤကတီဂ်စိ, ခိဂ်စိလၢယုၤဒိဂ်အယံနုဂ် မုဂ်ပတာ်မုဂ်လံာ်အပိတၢ်ဂုဂ်နုဂ်လီၤ.

# okD&dtwlr: tUr: oWz0



တၢ်ဒုးတကဲထီၣ်ဝဲဘၣ် ဘၣ်ဆၣ် သုးမိၤစီၤရီၤအသုးတဖၣ် ဟဲတၢ်လိၤမုၢ်ဒိၣ်လၢကွီၤအယံၤ ကွီၤဟးဂီၤ ခူပျၢ်ယာ်ကီၢ်ရၣ် (၂၀၂၄ နံၣ် ဖျၢၣ်အါရံၤ ၁ သီ)



ကညိဒီကလုာ်တၢ်ထွၣ်ဖျါးသုးမုၢ်ဒိၣ် ဒီးတၢ်ဟံၣ်ဆၢသုးဟံၣ်ဖျိၣ်တဖၣ် ဝးလိၤတၢ်ဝဲ ခုၣ်ဒါအကတီၢ်ယူၤ Eurocopter 365 တဘျီဝဲ ခူပျၢ်ယာ် ကီၢ်ရၣ် (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၂၉ သီ)



ခုၣ်ဒါ ၁မရ-၂၆၄ အသုးတဖၣ် ဝးလိၤကျိၤဖးဒိၣ်လၢ သပိပူၤအယံၤ ဘၣ်ဒိဝဲကမျၢ် (၂) က ဒီး ဟံၣ်ဒုးထီၣ်ဝဲတဖၣ် ဝဲ ချၢၣ်လွၢ်ထွၣ် ကီၢ်ရၣ်လၢဒိၣ်ကီၢ်ဆၣ် (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၂၆ တုၤ ၂၈သီ)



သုးမိၤစီၤရီၤအသုးတဖၣ် ဝးကျိၤဖးဒိၣ်အယံၤ ဘၣ်သဲဝဲကမျၢ် (၁) က ဒီး ကမျၢ်ဘၣ်ဒိဝဲ (၃) က ဝဲ ချၢၣ်လွၢ်ထွၣ်ကီၢ်ရၣ် မူကီၢ်ဆၣ် (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၁၉ သီ မုၢ်န့ၣ် ၁၁:၃၀ နံၣ်ရံၣ်)



ခုၣ်ဒါမုၢ်ဒိၣ်သုး (အမတ) ဝးဝဲကျိၤဖးဒိၣ် (၂) ဖျၢၣ်သုးပူၤအယံၤ ကမျၢ်သံ (၄) က ဘၣ်ဒိ (၆) က ဟံၣ်ဒုးတၢ်မလိၤကွီၤဟးဂီၤ ခူသထွၣ်ကီၢ်ရၣ်၊ သထွၣ်ကီၢ်ဆၣ် ဝဲ (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၁၉ သီ)



ခုၣ်ဒါ ၁မရ (၅၄၅) သုးတဖၣ် ဝးလိၤကျိၤဖးဒိၣ်လၢ သပိပူၤအယံၤ ဘၣ်ဟးဂီၤဝဲ သိခါဖျိၣ်တဖျၢၣ်ဒီး ဝဲဝါ ၂ ပါဘၣ်ဒိ ဝဲ ခူပျၢ်ယာ် ကီၢ်ရၣ် (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၁ သီ ဂီၤဒီ ၁၁:၄၅ မံးနဲး)

# u&lwI [ |wI\*!; wz0



ကီၢ်ရၣ်ချၢၣ်လွၢ်ထွၣ် ခိကရဲး ၂၄ ဝိတဝိ (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၉ သီတုၤ ၂၀ သီ)



ခူသထွၣ်ကီၢ်ရၣ် (CIDKP) တီဒိၣ်ရိၣ်မဲရဲၣ်ကျဲၤမဲဝဲ Community Governance Skill Training (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၁၈ သီတုၤ ၁၉ သီ)



Medic တၢ်မလိၤလၢ KNLA ဒီး BPHWT တီဒိၣ်ရိၣ်မဲ အိးထီၣ်ဝဲအံၤ တၢ်မလိၤဝဲဝဲဒီးတၢ်မလိၤပျါအမုးဝဲ သုးမုၢ်ဒိၣ်ဝဲလိၤဒိၣ်သုၣ် ဝဲ (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၆ သီ)



ခူသထွၣ်ကီၢ်ရၣ် ကညိသးစၢ်ကရၢ တီဒိၣ်ရိၣ်မဲမဲဝဲ ကီၢ်ရၣ်ပတီၢ် သးစၢ်ဖျၢၣ်ထွၣ်တၢ်ဂြၢ (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၇ သီ တုၤ ၂၀ သီ)



စံၣ်ပွဲၤသုၣ်ဖျါးဝဲကျိၤ တီဒိၣ်ရိၣ်မဲဒီးရဲၣ်ကျဲၤမဲဝဲ တၢ်တၢ်ပိၣ်ဝဲသကိး ကီၢ်ရၣ်သုၣ်လုၤသုၣ်ဖျါးအစိလဲစံၣ်ပတီၢ် (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၂၀ သီ တုၤ ၂၁ သီ)



ခုၣ်အံၣ်ယုၣ်-ကညိဒီကလုာ်တၢ်ဖျိၣ်ကရၢ လိၢ်ခၢၣ်သးဒိၣ်န့ၣ်တဖၣ် ထံၣ်လိာ်သးဒီးကညိကီၢ်ချၢၣ်တၢ်တၢ်တဖၣ် ခုၣ်အံၣ်ယုၣ် လိၢ်ခၢၣ်သး (၂၀၂၄ နံၣ် လၢယုၤနူၤအါရံၤ ၂၁ သီ တုၤ ၂၂ သီ)